

နှိုးဝင်းသို့

ဒဏ္ဍာရီထဲက မှုရှင်း

စာစဉ် (၂၈)

(စာဖြည်း)

အပိုင်း (၄၀၁)  
ရုပ်ဖျက်ထားသောလူ

ရီဖူရှင်းတို့ အုပ်စုအား ကြည့်နေသော ရှမ်းချိန်၏ လှပသော မျက်လုံးများက အေးစက်ကာ မောက်မာလွန်းလှသည်။ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်သော သူများ အားလုံးက ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်းပေးထားကြသော်လည်း သူတို့ တစ်ဖွဲ့သာ ပြိုင်ပွဲတွင် ပါဝင်ရန် စာရင်းမပေးကြပေ။ ဤသို့ဆိုလျှင် သူတို့ က အဘယ်ကြောင့် ဤနေရာတွင် နေရသနည်း...။

ယွန်ယွဲမြို့တွင် ရှိသော လူတိုင်းက ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ခြင်းက ပြိုင်ပွဲအတွက် ပါဝင်ရန် ဖြစ်သည် ဟု ဆိုလိုသည် ကို သိကြသည်။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက အကူအညီ မရဘဲ ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင်ပါက သူတို့ က တခြား အင်အားစုများ၏ သူလျှို့များ လား...။

မှန်သည် ... သူတို့ က သူလျှို့များ မဟုတ်လျှင်လည်း ကိစ္စမရှိပေ။ မှော်ဆရာဂူနှင့် မိစ္ဆာဓားတို့ အား သူတို့ ရထားသည်။ ကျောက်စိမ်းဖြူ မျှော်စင်ကား လူပြည့်နေပြီ...။ သူတို့ က လူတချို့အား နှင်ထုတ်ရန် လိုအပ်ပေသည်။ ။

လူအများအား ပြဿနာ ရှာမိမည်ကိုမူကား ယွန်ယွဲ့ ကုန်သည် အုပ်စုက ဂရုမစိုက်ပေ။ သူတို့ က မှော်ဆရာဂူနှင့် ဓားမိစ္ဆာတို့ အား စိတ်ကျေနပ်အောင် လုပ်ရန်သာ လိုအပ်ပေသည် ။ သူတို့ က ရီဖူရှင်းတို့ အုပ်စုနှင့် အချိန်ဖြုန်းနေ၍ မရပေ။ အကယ်၍ သူတို့ က ကောင်းကောင်း မွန်မွန် နှင်ထုတ်၍ မရလျှင် အတင်းနှင်ထုတ် ရပေမည်။

သဘာဝစွမ်းအင် ကျောက်တုံးများ မြေပြင်ပေါ်တွင် တောက်ပ လင်းလက်စွာ ပြန့်ကျဲနေကြသည် ။

ယန်ထန်းနှင့် ယန်ရီတို့ ၏ မျက်နှာများက ပြာနှမ်း နေကြသည် ။ ခေါင်းငုံ့ကာ ယန်ထန်းက လက်သီး တင်းတင်းဆုပ်၍ ရှမ်းချိန်အား ပြောသည် ... "မိန်းကလေးရှမ်း... ကျုပ်မိတ်ဆွေက ပြိုင်ပွဲမှာ ပါဖို့ ဆုံးဖြတ်ပြီးပြီ..." ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ရင်ဆိုင်ရရာတွင် သူတို့ က ဘာမှ ပြန်ပြောနိုင်စွမ်း မရှိပေ။

ရှမ်းချိန်က ယန်ထန်းအား ကြည့်ကာ ပြုံးသည် ။ ယန်ထန်းက သည်ရက်ပိုင်းတွင် သူတို့ အနီး၌ ရိုကျိုးသည့် အမူအရာဖြင့် ရှိနေခဲ့သည် ။ ယန်ထန်း ဘာလိုသည် ကို သူမကလည်း သိသည် ။ ထိုနည်းလမ်းဖြင့် ချဉ်းကပ် သူများက ပုံမှန်အားဖြင့် အရည်အချင်း ရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့်လည်း သူမက ရီဖူရှင်းတို့ အုပ်စုကိုပါ အထင်မကြီးခြင်း ဖြစ်သည် ။ အမှန်တကယ် မာနရှိသူများက ယန်ထန်းကဲ့သို့ ပြုမူမည် မဟုတ်ပေ။ တူညီသော စရိုက်သဘာဝ ရှိသူများကသာ အုပ်စုဖွဲ့တတ် ကြသည် ။ ရီဖူရှင်းတို့ က ယန်ထန်းနှင့် အတူတူ ရှိနေပါက သူတို့ ကလည်း ယန်ထန်း ကဲ့သို့သာ ဖြစ်ရပေမည်။

"ငါတို့ နှစ်နေရာ လိုတယ်... မင်းရဲ့ နေရာကိုလည်း လက်လျှော့ လိုက်တော့..." ရှမ်းချိန်က ပြောသည် ။ သူမက သဘာဝစွမ်းအင် ကျောက်

တုံး တချို့အား ယန်ထန်းထံ လှမ်းပစ်လိုက်သည်။ ။

"ရှင်တို့ က အရမ်းလွန်တာပဲ..." ယန်ထီး၏ မျက်လုံးများက နီရဲလာသည်။ ။ သူမ၏ အစ်ကိုက ထိုအခွင့်အရေး အတွက် အရာအားလုံးကို ရင်းနှီးခဲ့ရသည်။ ။ ယခု ရှမ်းချိန်က ထိုမျှော်လင့်ချက်များ အားလုံးကို စကားတစ်ခွန်းတည်းဖြင့် ရိုက်ချိုးလိုက်သည်။ ။

"မြန်မြန်..." ရှမ်းချိန်က ပြုံးလျက်ပြောသည်။ ။ သူမ၏ အသံက တည်ငြိမ်သည်။ ။ သူမက နောက်လှည့်ကာ မှော်ဆရာဝူအား ပြောသည် ... "ရှင်တို့ က ခဏလေးတော့ စောင့်ရလိမ့်မယ်..." သူမက ညင်သာစွာ ပြောသည်။ ။

"ဒါ အဆင်ပြေတယ်..." မိစ္ဆာဓား၏ မျက်လုံးက ရီဝူချင်းထံ ရောက်လာသည်။ ။ ဓားသမားက တစ်ဖက်လူ၏ ကိုယ်ရောင် ကိုယ်ဝါကို ခံစားနိုင်သည်။ ။ ထိုလက်တစ်ဖက်ပြတ် ဓားသမား၌ ကျောတွင် ဓားနှစ်လက် သိုင်းလွယ် ထားသည်။ ။ သူ့ထံမှ ပုံမှန်မဟုတ်သော ခံစားချက်ကို ရသည်။ ။

ခွပ်...

ယူချင်းက လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျှင် အရိုးကျိုးသံ နှင့်အတူ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ ။ သူ၏ အကျင့်စရိုက်အရ ရီဖူရှင်းအား တစ်ပါးလူက စော်ကားသည် ကို သူက သည်းမခံနိုင်ပေ။ ။ ယခင်ကဆိုလျှင် သူက ထိုလူများအား တိုက်ခိုက်ပြီး နေလောက်ပြီ ဖြစ်သည်။ ။ သို့သော် ယခု သူတို့ က ပြင်ပလောကတွင် ဖြစ်ကာ ခြေတစ်လှမ်း မှားခြင်းက အသတ်ခံရ နိုင်ပေသည်။ ။ သူက သည်းခံကာ သူ၏ ဒေါသကို ထိန်းချုပ်ရန် လိုသည်။ ။

ယန်ရီ၏ မျက်လုံးများက နီရဲနေသည်။ ။ သူမက ခါးကုန်းကာ သဘာ

ဝ စွမ်းအင် ကျောက်တုံးများကို စတင် ကောက်ယူသည်။ ။ ထိုအရာက အရှက်ရစရာ ကောင်းသည် ကို သူမသိသည်။ ။ သို့သော် ဘာဖြစ်လဲ...။ ။ သူမက ယခင်ကတည်း ဤသို့ အတွေ့အကြုံမျိုး ကြုံဖူးသည်။ ။ ဤသည်များက သူမ၏ အစ်ကိုတွင် ရှိသမျှသော ပိုင်ဆိုင်မှုများ ဖြစ်သည်။ ။

ယန်ရီ၏ ပုံစံကို ကြည့်ကာ ရီဖူရှင်းက မသက်မသာ ခံစားရသည်။ ။ သူက ဒူးထောက်ကာ သူမအား ပြုံးလျက် ပြောသည် ... "ရီကလေး... ရတယ်...ဘာမှ မဖြစ်ဘူး..."

"ဟုတ်ကဲ့..." ယန်ရီက ရီဖူရှင်းအား ပြန်ကြည့်ကာ ပြုံးပြသည်။ ။ သူမ၏ မျက်လုံးများက နီရဲနေသည်။ ။ ရီဖူရှင်းက သူမ၏ မျက်လုံးများမှ မျက်ရည်များကို မြင်ရသည်။ ။ လို့ လန်ဒ်နှင့် ရီဂူချင်းတို့ ကလည်း ခါးကုန်းကာ သူမအား ကူ၍ သဘာဝစွမ်းအင် ကျောက်တုံးများကို ကောက်ပေးကြသည်။ ။

ပတ်ဝန်းကျင်မှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ ရယ်မောကြသည်။ ။ ထိုအရာက ရီဖူရှင်းတို့ အုပ်စုအတွက် သည်းမခံနိုင်စရာပင်။ ။ သို့သော်လည်း ဤသို့သော အဖြစ်က ပုံမှန်သာ ဖြစ်သည်။ ။ ကျောက်စိမ်းဖြူမျှော်စင်က သူတို့ အား ထွက်သွားရန် ယဉ်ကျေးစွာ ပြောဆိုခဲ့သည်။ ။ သို့သော် ရီဖူရှင်းက ဘာကြောင့်လဲဟု ပြန်မေးနေသည်။ ။ သူတို့ က အရှက်ခွဲခံရန် လုပ်နေသည် နှင့် တူလှသည်။ ။ သူတို့ က တန်ခိုးရှင် လောက၏ စည်းမျဉ်း စည်းကမ်းများကို နားမလည် ကြဘူးလား...။

မီးလျှံမိန်းကလေး လျှူလန်က ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်သည်။ ။ ထို့နောက် သူမက မှော်ဆရာဝူအား ကြည့်သည်။ ။ ဓားမိစ္ဆာကလည်း သဘာဝစွမ်းအင် ကျောက်တုံးများကို ကောက်နေသော ရီဂူချင်းကို မြင်သည်။ ။ သူကား စိတ်ပျက်နေသည်။ ။ ထိုလူက တ

ကယ့် ဓားသမား ဖြစ်မည်ဟု သူက ထင်မှတ်ခဲ့သည် ။ ကြည့်ရသည် မှာ သူက မှားယွင်းခဲ့သည် ။

"ကောင်းပြီ..." ရီဖူရှင်းက ကျောက်တုံးများအား ကောက်ယူပြီးနောက် ပြောသည် ... "သွားစို့..." ရီဖူရှင်းက ကျောက်တုံးများအား ကောက်ယူပြီးနောက် ရယ်မောလိုက်သည် ။ လူတိုင်းက ခေါင်းညိတ်ကာ သူတို့ အုပ်စုက အပြင်ကို ထွက်ခွာလာကြသည် ။

"မင်းက ဓားပညာကို လေ့ကျင့်ဖို့ မထိုက်တန်ဘူး..." အသံတစ်သံကို ကြားရသည် ။ လူအများ အပြားက ထိတ်လန့် သွားကြသည် ။ ပြောလိုက်သူကား တွမ်ချီ ဖြစ်သည် ။ သူက ထိုနေရာတွင် ရှမ်းမောင်နှမ နှင့်အတူ အရက်ကို ဇိမ်ခံသောက်ကာ တိတ်တဆိတ် ထိုင်နေသည် ။ သို့သော် သူက ဘယ်သူ့ကို ပြောနေသည် ကို လူတိုင်းက သိကြသည် ။

ရီဂူချင်း၏ ခြေလှမ်းများ ရပ်တန့် သွားသော်လည်း သူ၏ အမူအရာက ဘာမှ ပြောင်းလဲခြင်း မရှိပေ။ ထို့နောက် သူက ဘာမှ မပြောဘဲ ထွက်သွားသည် ။

ရီဖူရှင်းတို့ အုပ်စုက ကျောက်စိမ်းဖြူ မျှော်စင်မှ ထွက်ခွာသွားသည် ။ သို့သော်လည်း ထိုအဖြစ်အပျက် တစ်ခုလုံးကို အရက်ဆိုင်၏ ထောင့်တစ်နေရာမှ တိတ်တဆိတ် စောင့်ကြည့်နေသူ တစ်ယောက်လည်း ရှိပေသည် ။ ယခု ထိုလူကတည်း အရက်ဆိုင်မှ တိတ်တဆိတ် ထွက်ခွာသွားသည် ။ လူအများ အပြားက အရက်ဆိုင်အား ဝင်လိုက် ထွက်လိုက် သွားလာနေကြရာ သူ့အား မည်သူကမှ သတိမထား မိကြပေ။

မျှော်စင်မှ ထွက်ခွာ လာပြီးနောက် ရီဖူရှင်းက ယန်ထန်းအား ကြည့်သည် ... "အစ်ကိုယန်... ကျုပ်စိတ်မကောင်းပါဘူး..."

"ဒါက အစ်ကိုရီနဲ့ မဆိုင်ပါဘူး... ယွန်ယွဲ့ကုန်သည် အုပ်စုက အရမ်း

ရိုင်းစိုင်းတာပဲ... ကျွန်တော်က ခံသင့်ခံထိုက်လို့ ခံရတာပဲ... သူတို့ ဆီကို သွားလေလေ သူတို့ က ကျုပ်ကို မလေးမစား သဘောထားလေပဲ..." ယန်ထန်းက မိမိကိုယ်ကို သရော်ဟန်ဖြင့် ပြောသည်။ ။ ရှမ်းမောင်နှမက သူ့အား အနည်းငယ် အလေးထား လာသည် ဟု တွေးခဲ့သော်လည်း အမှန်တကယ်အားဖြင့် သူ့အား မည်သည့် အခါကမှ ဂရုမစိုက်ခဲ့သည် ကို သိလိုက်ရသည်။ ။ ထိုအရာက အရေးမပါသော လူများ အတွက် ကံဆိုးမိုးမှောင်ကျမှု တစ်ခုလည်း ဖြစ်သည်။ ။

"တကယ် အရည်အချင်းကပဲ လူတွေရဲ့ လေးစားမှုကို ရနိုင်တယ်..." ယန်ထန်းက လေးနက်စွာ ပြောသည်။ ။ သူက ထိုအချက်အား ရှမ်းမောင်နှမတို့ ၏ အပြုအမူများမှ သဘောပေါက် နားလည်ခဲ့သည်။ ။

"အစ်ကိုရီ..." ယန်ထန်းက ဆက်ပြောသည် ... "တကယ်က ကျုပ်က အစကတည်းက မှားနေတာ... ကျုပ်က ခင်ဗျားကို ယွန်ယွဲ့ကုန်သည် အုပ်စုကို ဝင်ဖို့ အမြဲတမ်း ဖိတ်ခေါ်ခဲ့တယ်... ဒီလို ဖြစ်လာမယ်လို့ ကျုပ်မထင်ထားဘူး... ခင်ဗျားမှာ ဘာအစီအစဉ်တွေ ရှိလဲ..."

"ကျုပ် မစဉ်းစားရသေးဘူး... ခင်ဗျားကရော..." ရီဖူရှင်းက မေးသည်။ ။

"ဒီမှာ က ယွန်ယွဲ့ ကုန်သည် အုပ်စုတစ်ခုတည်း မဟုတ်ဘူး ... ကျုပ်မှာ သက်သေပြဖို့ ဘာစွမ်းရည်မှ မရှိဘူး... ဒါပေမဲ့ ကျုပ်က တန်ခိုးကျင့်ဖို့ အထောက်အကူ ပစ္စည်းတွေရအောင် ကြိုးစားရမယ်... ကျုပ်က အလွယ်တကူ လက်မလျှော့နိုင်ဘူး... ကျုပ်က နောက်အင်အားစု တစ်ခုကို ကြိုးစားကြည့်မယ်..." ယန်ထန်းက ပြောသည် ... "အစ်ကိုရီ... ခင်ဗျား ဘယ်လို ထင်လဲ..."

ရီဖူရှင်းက ယန်ထန်းမောင်နှမအား ကြည့်သည်။ ။ ယန်ရီက ခေါင်းငုံ့နေသ

ည် ကို မြင်လျှင် ယန်ထန်းက အဆင်ပြေသည့် ပုံစံ ဟန်ဆောင်နေသည် ကို သူသိသည်။ သူလုပ်ခဲ့သမျှက သူ၏ ညီမအတွက် ဖြစ်သော်လည်း သူ က သူ့အတွက်ဟု ပြောနေသည်။

"ဒါက ခံရခက်တယ်... ကျုပ်က နောက်တစ်ခါ မခံစားချင်တော့ဘူး ..." ရီဖူရှင်း ပြောသည် ... "ပြိုင်ပွဲစတဲ့ အခါ ကျုပ်ကို ပြောပါ... ကျုပ် လာခဲ့မယ်..." သူက နောက်ထပ် အင်အားစု တစ်ခုသို့ ဝင်ရန် အစီအစဉ် မရှိပေ။

"ကောင်းပြီ..." ယန်ထန်းက ခေါင်းညိတ်သည်။ ။ ရီဖူရှင်းတွင် ဘာအကြံ ရှိသည် ကို သူမသိပေ။

"ခဏနေဦး..." သူတို့ နောက်မှ အသံတစ်သံကို ကြားရသည်။ ။ ရီဖူရှင်းအုပ်စု နောက်လှည့်လျှင် လူတစ်ယောက် ပြေးလာသည် ကို မြင်သည်။ ။ ထိုလူကား သူတို့ ကဲ့သို့ အသက်နှစ်ဆယ် ဝန်းကျင်ခန့် ရှိသည်။ သူက ရိုးရှင်းသော ဝတ်စုံကို ဝတ်ထားကာ သာမန် ရုပ်ရည်ရှိသည်။ သူက လူ အုပ်ကြားတွင် သိပ်ဆွဲဆောင်မှု မရှိသောပုံစံ ဖြစ်သည်။

"ခင်ဗျား..." ယန်ထန်းက မေးသည်။ သူက ထိုလူအား မြင်ဖူးသည်။ ။ ထိုလူသည် လည်း ကျောက်စိမ်းဖြူ မျှော်စင်တွင် ရှိနေခဲ့သည်။

အသစ်ရောက်လာသူက ရီဖူရှင်းတို့ အုပ်စုအား နှုတ်ဆက်သည် ... " ကျုပ်နာမည် ဝမ်လင်းဖန်ပါ..."

ယန်ထန်း၏ မျက်လုံးများ အရောင်လက် သွားသည်။ ပုံမှန်အားဖြင့် သူက သိပ်တွေးမည် မဟုတ်သော်လည်း လက်ရှိအချိန်ကား ပုံမှန်နှင့်မ တူပေ။ ဝမ်မျိုးရိုး တစ်ယောက်က ကျောက်စိမ်းဖြူ မျှော်စင်တွင် နေထိုင် ခဲ့ကာ သူတို့ ထံ ရောက်လာပါက သူက သံသယ ဝင်မည်ဖြစ်ပေသည်။ ။ အင်အားစုများက တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူလျှို့လွှတ်သည် ကို သူက ကြားဖူး



သည် ။

"ခင်ဗျားက ဝမ်မိသားစုကလား..." ယန်ထန်းက မေးသည် ။

"ဟုတ်တယ်..." ဝမ်လင်းဖန်က ခေါင်းညိတ်သည် ... "ကျုပ်တို့ နောက်တစ်နေရာမှ ပြောကြမလား..."

ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည် ... "ခင်ဗျားက ဒီထက် ဖုံးကွယ်ထားမယ် ဆိုရင်တော့ မရဘူး..."

ဝမ်လင်းဖန်၏ မျက်လုံးများက အရောင်လက် သွားသည် ။ သူက လက်ဖြင့်သူ၏ မျက်နှာကို ပွတ်လိုက်လျှင် မျက်နှာပေါ်မှ မိတ်ကပ်များက ပျက်ပြယ်သွားပြီး သူ၏ ရုပ်က မူလကထက် များစွာ ချောမော ပြောင်းလဲသွားသည် ။

"ကျုပ်က ဒီလိုလုပ်မှ ဖြစ်မှာ မလို့ ပါ... တောင်းပန်ပါတယ်..." ဝမ်လင်းဖန်က ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်ကာ ခေါင်းညိတ်သည် ... "ခုနက ဖြစ်ခဲ့တာတွေကို ကျုပ်မြင်တယ်... ခင်ဗျားတို့ က ဝမ်မိသားစုအတွက် တိုက်ခိုက်ဖို့ ဆန္ဒရှိလား..."

"ကျောက်စိမ်းဖြူ မျှော်စင်မှာ သူလျှို့လုပ်ပြီး စောင့်ကြည့်တာက ထိပ်သီး အင်အားစုတွေ မကြာမကြာ လုပ်နေကျ ထင်တယ်...ဟင်း..." ရီဖူရှင်း၏ အသံကား အေးစက်သည် ။ ရှမ်းမောင်နှမက သူတို့ အား ဆက်ဆံပုံကို ပြန်တွေးမိကာ ထိုအပြုအမူက သံသယ ဝင်ခြင်းကြောင့်လည်း ပါဝင်ပေသည် ။ မည်သို့ဆိုစေ သူတို့ က ပြိုင်ပွဲဝင်ရန် စာရင်းပေးထားခဲ့ခြင်း မရှိခဲ့ပေ။

"ကျုပ်ကြားတာကတော့ အင်အားစုတွေရဲ့ တပည့်တွေက သူတို့ အချင်းချင်းလည်း ပြိုင်ဆိုင်ကြတယ်တဲ့ ... သူတို့ အဖွဲ့အတွက် တိုက်ခိုက်

က်ပေးမယ့် လူက အရည်အချင်း ရှိခဲ့ရင် သူတို့ လည်း ဆုလာဘ် ကောင်းကောင်း ရတယ်..." ယန်ထန်းက ပြောသည်။ ။ ထိုအချက်အား ရှမ်းမောင်နှမက မှော်ဆရာဝန်နှင့် ဓားမိစ္ဆာတို့ အပေါ် ဆက်ဆံပုံမှ သူတို့ တွေ့နိုင်သည်။ ။

ယခု ဝမ်လင်းဖန်က ဝမ်မိသားစု၏ ပြိုင်ပွဲဝင်များကို ရှာဖွေပေးနေ သည်။ ။

"ဒါက အမှန်ပဲ... ယွန်ယွဲ့ ကုန်သည် အုပ်စုက ဒီတစ်ခါ မှော်ဆရာဝန် နဲ့ ဓားမိစ္ဆာကို ခေါ်နိုင်ခဲ့တာက ကျုပ်တို့ အတွက် ပြဿနာဖြစ်လာတယ် ..." ဝမ်လင်းဖန်က ပြောသည်။ ။

"တကယ်လို့ ကျုပ်က သဘောတူရင် ကျုပ်တို့ ကို တိုက်ရိုက် ပြိုင်ပွဲဝင်ခွင့် ပေးမလား..." ရီဖူရှင်းက မေးသည်။ ။ သူက သူလျှို့ဆိုမှ တော့ သူ၏ မိသားစုတွင် သူက သိပ်အရေးပါဟန် မတူပေ။

ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်လင်းဖန်က ပြုံးကာ ခေါင်းယမ်းသည် ... "ခင်ဗျားတို့ က ကျုပ်တို့ စစ်ဆေးတာကို အောင်မြင်ဖို့ လိုသေးတယ်... ဘယ်လိုပြောပြော... ပြိုင်ပွဲဝင် အရေအတွက်က အကန့်အသတ် ရှိနေတယ်..."

"ခင်ဗျားရဲ့ တန်ခိုးအဆင့်..." ရီဖူရှင်းက မေးသည်။ ။

ဝမ်လင်းဖန်က သူ့အား နားမလည်စွာ ကြည့်သည် ... "အလယ်အလတ် အကာနာ..."

"ယူချင်း..." ရီဖူရှင်းက ယူချင်းကို ကြည့်သည်။ ။

တစ်ဖက်လူက ရီဖူရှင်း၏ သဘောကို ချက်ချင်း နားလည်သည်။ ။ ယူချင်းက ဝမ်လင်းဖန်ထံကို လျှောက်သွားလိုက်သည်။ ။ သူ့ထံမှ

စွမ်းအားများ ထွက်ပေါ်လာလျှင် ဝမ်လင်းဖန်ကို အမှန်တကယ် ဖိအား ပေးလာသည်။ ။

ဘန်း...

ယူချင်းက ရှေ့ကို တစ်လှမ်း တိုးလာသည်။ ။ ဝမ်လင်းဖန် ရှေ့တွင် ပင် သူက လက်ဝါးကို မြောက်ကာ ရိုက်ချလိုက်သည်။ ။ ထိုလက်ဝါး ရိုက်ချက်တွင် ထိတ်လန့်ဖွယ် စွမ်းအားများ ပါရှိနေရာ လေထုပင်လျှင် တုန်ခါသည်။ ။

ဝမ်လင်းဖန်၏ မျက်လုံးက ချက်ချင်း ထက်ရှသွားသည်။ ။ တစ်ဖက်လူက အဆင့်နိမ့် အကာနာသာ ဖြစ်သည် ကို သူက သတိထားမိသည်။ ။ သို့သော် သူက လွန်စွာ အားကောင်းသော ဖိအားကို ခံစားရသည်။ ။ လက်အား မြောက်လိုက်လျှင် လွန်စွာ တောက်ပ လင်းလက်သော အလင်းများ သူ့လက်မှ ထွက်ပေါ်လာသည်။ ။ သူက ရှေ့ကို တိုးကာ သူ၏ လက်ဝါးအား ရိုက်ထုတ် လိုက်သည်။ ။

ဘုန်း...

တိုက်ခိုက်မှု နှစ်ခုက ရင်ဆိုင်မိလျှင် ဝမ်လင်းဖန်က လွန်စွာ အားကောင်းသော စွမ်းအားက သူ၏ လက်အား ဖြတ်လျှောက် သွားသည် ဟု ခံစားရကာ သူကနောက်ကို ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရသည်။ ။ ဟန်ချက်ကို ထိန်းရင်းက သူက ယူချင်းကို ထိတ်လန့်စွာ ကြည့်သည်။ ။ သူက သူ၏ စွမ်းအား အားလုံးကို ထုတ်မသုံးခဲ့သော်လည်း တစ်ဖက်လူက အဆင့်နိမ့် အကာနာမျှသာ ရှိသေးပြီး သူ့အား နောက်ဆုတ်စေခြင်းက ထိုလူက မည်မျှအားကောင်းသည် ကို ခန့်မှန်းရနိုင်သည်။ ။

ယူချင်း၏ အမူအရာကား တည်ငြိမ်သည်။ ။ သူက နောက်လှည့်ကာ ရီဖူရှင်းထံ ပြန်လျှောက် သွားသည်။ ။

ရီဖူရှင်းက ဝမ်လင်းဖန်အား ကြည့်သည် ။ သူက ရှေ့ကို လျှောက်  
လာကာ ပြောသည် ... "ကျုပ်က စစ်ဆေးမှုကို ခံယူမှာ မဟုတ်ဘူး ...  
ကျောက်စိမ်းဖြူ မျှော်စင်မှာ ဘာဖြစ်ခဲ့တယ် ဆိုတာ ခင်ဗျားမြင်တာပဲ...  
အဲဒါမျိုး နောက်တစ်ခါ ကျုပ်မကြုံချင်ဘူး... ကျုပ်က ပြိုင်ပွဲဝင်နိုင်တယ်  
... ခင်ဗျားက ကျုပ်တို့ ကို တိုက်ခိုက်ခွင့်ပေးရင် ကျုပ်တို့ အနိုင်ရမယ်...  
မဟုတ်ရင် ကျုပ်တို့ က နောက်တစ်ဖွဲ့နဲ့ ပူးပေါင်းမယ်... ကျုပ်တို့လိုတာ  
က မြေရိုင်းဒေသ မြေပုံနဲ့ စိတ်ဝိညာဉ် အားဆေးနည်းနည်းပဲ..."

ဝမ်လင်းဖန်က ရီဖူရှင်းအား ကြည့်သည် ... "ပြဿနာမရှိဘူး... ကျုပ်  
ပဲစီစဉ်လိုက်မယ်..." သူက ရတနာတစ်ခုအား တွေ့ရှိပုံရသည် ။

သူနှင့် ရှမ်းချိန်တို့ က တူညီသော အတွေးရှိကြသည် ။ စွမ်းအားမြင့်  
တန်ခိုးရှင်များက ပုံမှန်အားဖြင့် မာနကြီးကြသည် ။ သူက  
ကျောက်စိမ်းဖြူ မျှော်စင်တွင် သေချာစွာ အကဲခတ်ခဲ့ပြီး ဖြစ်သည် ။ ရီဖူ  
ရှင်းက အရှက်ခွဲခံရသော်လည်း လွန်စွာ တည်ငြိမ်နိုင်သည် ။ ထိုသို့သော  
အရှက်ခွဲမှုကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခြင်းက သူ၏ မာနနှင့် မိမိကိုယ်  
ကို ယုံကြည်မှုကို ပြနေသည် ။

\*\*\*

အပိုင်း (၄၀၂)

အင်အားကြီးလေးဖွဲ့၏ ပြိုင်ပွဲ

ရီဖူရှင်းတို့ အုပ်စု နောက်လှည့်ကာ ပြန်သွားကြသည်။ ယန်ထန်းနှင့် ယန်ရီတို့ က ယူချင်းအား ထိတ်လန့်စွာ ကြည့်ကြသည်။ ယန်ရီက ပြောသည် ... "အစ်ကိုရီ... ယူချင်းက အရမ်းအား ကောင်းတာပဲ..."

"သေချာတာပေါ့..." ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။

"ဒါဆို အစ်ကိုကြီး ရီကရော..." ယန်ရီက စိတ်ဝင်စားစွာ မေးသည်။

"ငါက သူ့လောက် အားမကောင်းဘူး..." ရီဖူရှင်းက ရယ်မော၍ ပြောသည်။

"အာ... အစ်ကိုကြီးရီက ဝမ်မိသားစုအတွက် တိုက်ခိုက်မှာ ပေါ့..." ယန်ရီက မေးသည်။

"ငါတို့ စောင့်ကြည့်ရဦးမယ်..." ရီဖူရှင်းက ယန်ရီ၏ ခေါင်းကို ပုတ်ကာ ပြောသည် ... "မင်းမှာ မေးခွန်းတွေ များ လိုက်တာ..."

ယန်ရီက တခစ်ခစ် ရယ်သည် ... "ကျေးဇူးတင်ပါတယ်... အစ်ကိုကြီးရီ..." ရီဖူရှင်းက ဝမ်မိသားစုထံမှ ဆေးတောင်းသည် ကို ကြားသည် နှင့် ရီဖူရှင်းက သူမအတွက် တောင်းပေးခြင်း ဖြစ်သည် ကို သိသည်။

ထိုစကားကို ကြားလျှင် ယန်ရီက ရီဖူရှင်းအား သူတို့ အကြောင်းကို ပြောပြထားပြီး ဖြစ်သည် ကို ရိပ်မိလိုက်သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည် ... "ကျေးဇူးတင်ပါတယ်.. အစ်ကိုရီ..."

သူတို့ က အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ သူက ကျေးဇူးတင်ပေသည်။ ။

"ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး... ကျုပ်က ခင်ဗျားတို့ ကို အားကိုးရဦးမယ်... ကျုပ်တို့ က ကန်ထုတ်ခံရမှ တော့ ခင်ဗျားတို့ အိမ်မှာ တည်းလို့ ရမလား..." ရီဖူရှင်းက မေးသည်။ ။

"ကောင်းပြီ..." ယန်ထန်းက ခေါင်းညိတ်သည်။ ။

သူတို့ အုပ်စုက သိမ်းငှက်နက်ပေါ်သို့ တက်ကာ ယွန်ယွဲ့မြို့ တစ်နေရာသို့ ပျံသန်း သွားကြသည်။ ။

\*\*\*

ရက်များ စွာ ကြာသောအခါ ယွန်ယွဲ့မြို့က ယခင်ကထက် များ စွာ စည်ကားလာသည်။ ။ ယန်မိသားစုအိမ်တွင် ဂီတသံစဉ်က ရေစီးကဲ့သို့ ညင်သာစွာ ထွက်ပေါ်နေသည်။ ။ ရီဖူရှင်းက ခြံဝင်းထဲတွင် ထိုင်ကာ ကူချင်းတီးနေခြင်းဖြစ်သည်။ ။ ကူချင်း တီးခတ်ခြင်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားကို တည်ငြိမ်စေကာ ပိုမိုအားကောင်း စေသည်။ ။ သည် နည်းဖြင့်သူက စိတ်ဝိညာဉ် စွမ်းအားကို အထူးတလည် လေ့ကျင့်စရာ မလိုတော့ဘဲ အဆင့်မြှင့်တင် နိုင်ပေသည်။ ။

ဂီတသံစဉ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။ ။ သို့တိုင်အောင်

နားထောင် နေသူများက တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ ။ လို့ လန်ဒန်က ရီဖူရှင်း၏ အနီးတွင် မျက်လုံးကို မှိတ်ကာ တိတ်တဆိတ် ထိုင်နေသည် ။ သူမက လွန်စွာ တည်ငြိမ်မှုကို ခံစားရသည် ။

ယန်ရီကလည်း ရီဖူရှင်း၏ ဘေးတွင် ထိုင်နေသည် ။ သူမ၏ ဒူးပေါ်တွင် တင်ထားသော လက်များကို ရွေ့လျားရင်းက ယန်ရီက ရီဖူရှင်းကို ကြည့်သည် ... "အစ်ကိုကြီးရီ... ရှင်က ဘယ်လိုလုပ် အားလုံးတတ် နေရတာလဲ..."

သည် ရက်ပိုင်းတွင် ရီဖူရှင်းက သူမ၏ အစ်ကို နှင့်အတူ တန်ခိုးကျင့်ခြင်းနှင့် ပတ်သက်၍ မကြာမကြာ စကားပြောတတ်သည် ။ ယန်ထန်းက အလွန်လေးစား အံ့အားသင့် ရသည် ။ ရီဖူရှင်း၏ ဂီတကလည်း လွန်စွာ လှပလွန်းလှသည် ။ ထိုသို့သော တည်ငြိမ်သော သံစဉ်ကို သူမက တစ်ခါမှ နားမထောင်ဖူးပေ။ ထိုသံစဉ်က သူမအား စိတ်လက်ပေါ့ပါးစေကာ အရာအားလုံးကို မေ့ပျောက်နိုင်သည် ။ ထိုခံစားချက်က လွန်စွာ ကောင်းမွန်သည် ။

"သေချာတာပေါ့... အဲဒါ ငါပဲလေ..." ရီဖူရှင်းက အရွှန်းဖောက်သည် ။

ယန်ရီက တခစ်ခစ် ရယ်သည် ။ သူမ၏ အရွယ်တွင် သူမကား နုပျိုမှု လန်းဆန်းမှုများ ဖြင့် ပြည့်နေသည် ။ သည် ရက်ပိုင်းက သူမအတွက် အပျော်ရွှင်ဆုံး နေ့ရက်များ ဖြစ်သည် ။ သူမအတွက် စိတ်ပျက်ခြင်းများ စိုးရိမ်ခြင်းများ မရှိဘဲ ငြိမ်းချမ်း လွန်းလှသည် ။ ယခင်က သူမက အသက်ရှင် ရပ်တည်ရန် အမြဲစိုးရိမ် ပူပန်ခဲ့ရသည် ။ သူမ၏ အစ်ကိုကလည်း အပြင်တွင် လှုပ်ရှား ရုန်းကန်နေရရာ အချိန် အများ စုတွင် သူမက အထီးကျန် ခဲ့ရသည် ။ မည်သို့ဆိုစေ သူမက မိန်းကလေး တစ်ယောက်သာ

ဖြစ်သည်။ ။

ရီဖူရှင်းက သူမတို့ အိမ်အား အသက်ဝင်စေသည်။ သူက ပြုံးလိုက်သောအခါ လွန်စွာ ကြည့်ကောင်း လွန်းလှသည်။ သူ၏ ထူးခြားသော ဆွဲဆောင်အားက တခြားလူများကို လွှမ်းမိုးစေကာ တည်ငြိမ်စေသည်။ ရီဖူရှင်းအား သူမ၏ အစ်ကိုအရင်း ဖြစ်ရန်ပင် သူမက ဆုတောင်းမိသည်။ ။ ထိုအရာက အမှန်ကောင်းမွန်သော အရာဖြစ်ပေလိမ့်မည်။

သူမ ဘာတွေးနေသည် ကို ရီဖူရှင်း မသိပေ။ အမှန်တကယ် အားဖြင့် ယန်ရီက သူ့အပေါ် မှီခိုနေသည် ကိုလည်း မသိပေ။ သူကား တခြားလူများ အပေါ် မှီခိုခြင်းတွင် အသားကျနေပြီး ဖြစ်သည်။ ။ ယခု သူကား မိမိကိုယ်ကို ရပ်တည်နေရသည်။ ။ ထိုအဖြစ်က သူမသိလိုက် မိတွင် ပင် သူ၏ စိတ်နေ သဘောထားကိုပါ ပြောင်းလဲစေဟန် ရသည်။ ။

"အစ်ကိုရီ..." ယန်ထန်းက လျှောက်လာသည်။ ။ သူ၏ မျက်မှောင်များက ကွေးကောက်နေကာ တစ်စုံတစ်ခုကို စိုးရိမ်နေဟန် ရသည်။ ။

"ဘာဖြစ်လို့ လဲ..." ရီဖူရှင်းက မေးသည်။ ။

"ကျုပ် သတင်းတချို့ ရလာတယ်..." မှော်ဆရာဂူနှင့် ဓားမိစ္ဆာတို့ နှင့် ပတ်သက်သော သတင်းများက တစ်မြို့လုံးကို ပျံ့နှံ့နေသည်။ ။ တခြား အင်အားစုများကလည်း စိုးရိမ်ထိတ်လန့်ကာ တခြား အရည်အချင်း မြင့်သော အကာနာ တန်ခိုးရှင်များကို ကြေးကြီးကြီး ပေးကာ ခေါ်ယူနေကြသည်။ ။ ထိုလူများ အားလုံးက နာမည်ကျော်များ ဖြစ်ကြသည်။ ။ သတင်းက တောမီးလို ပျံ့နှံ့နေသည်။ ။ သည် နှစ်၏ တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်လိမ့်မည်။ ။ ထို့အတူ အင်အားစု တစ်ခုကို ကိုယ်စားပြု တိုက်ခိုက်မည့် သူကလည်း လွန်စွာ အားကောင်းရန် လိုပေသည်။ ။



ပြိုင်ပွဲ နီးလာသည် နှင့်အမျှ ယန်ထန်းကည်း သတင်းများကို အဆက်မပြတ် စုံစမ်းနေသည်။ ။ မည်သို့ဆိုစေ ရီဖူရှင်းက ဝမ်မိသားစုဘက်မှ တိုက်ခိုက်ရန် သဘောတူထားပြီး ဖြစ်သည်။ ။

ထို့အတူ အန္တရာယ်လည်း များ လှသည်။ ။ အကယ်၍ သူက ရက်စက်ကာ အားကောင်းသော ရန်သူနှင့် ရင်ဆိုင်ရပါက အကျိုးဆက်က ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ။

"အိုး..." ရီဖူရှင်းက ယန်ထန်းအား ပြုံးကြည့်သည် ...  
"ယူချင်းလည်း အားကောင်းတယ်..."

"အစ်ကိုရီ... ကျုပ်က တကယ်ပြောနေတာ..." ယန်ထန်းက ရီဖူရှင်း၏ အလေးမထားသော ပုံဟန်ကို မြင်လျှင် ပိုမို၍ စိုးရိမ်သည် ... "ယွန်ယွဲ့ကုန်သည် အုပ်စုက အစ်ကိုရီက ဝမ်မိသားစုကို ကိုယ်စားပြုတာကို မြင်တာနဲ့ သူတို့ ရဲ့ သိက္ခာကို ထိန်းသိမ်းဖို့ ခင်ဗျားဆီကို အားကောင်းတဲ့ လူကို စေလွှတ်မှာ ပဲ..."

"ကျုပ် မှတ်ထားပါ့မယ်..." ယန်ထန်း၏ လေးနက်သော အမူအရာကို မြင်လျှင် ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ ။ ယန်ထန်းက သူ့အား ကူညီရန် ကြိုးစားနေသည် ကို သူသိသည်။ ။

"အစ်ကိုရီ... ခင်ဗျားကြိုက်တဲ့ အချိန်မှာ လက်လျှော့ လိုက်လို့ ရတယ်... ကျုပ်တို့ က ကုန်သည် တွေဆီကို သွားလို့ ရတယ်... ကံကောင်းရင် ကျုပ်တို့ က မြေပုံကို ရနိုင်တယ်..."

"ဒါဆို ဆေးအတွက်ကရော..." ရီဖူရှင်းက မေးသည်။ ။ ယန်ရီအတွက် ဆေးလိုသည်။ ။ သူမ၏ ဒဏ်ရာက စိတ်ဝိညာဉ် အဆင့်ဖြစ်ရာ အလွန် ပြင်းထန်သည် ဟု ပြောရမည်။ ။ ထို့ကြောင့်ပင် သူက ကူချင်းအား အမြဲတမ်း တီးခတ်ကာ သူမ၏ စိတ်စွမ်းအားကို တည်ငြိမ်အောင် လုပ်

ပေးခြင်းလည်း ဖြစ်သည်။ ။

ထိုစကားကို ကြားလျှင် ယန်ထန်း တိတ်ဆိတ် သွားသည် ။ ထိုအကြောင်းက သူ၏ စိတ်ထဲတွင် အမြဲရှိသည် ။ တစ်စုံတစ်ခု တန်ဖိုးရှိ သည် ကို ရရန် သူ့အတွက် မလွယ်ကူပေ။ ထိုဆေးများက ရောင်းသည့် နေရာရှိလျှင်ပင် သူက ဝယ်ယူရန် မတတ်နိုင်ပေ။

"စိတ်မပူနဲ့ ... ဒါက အဆင်ပြေ လိမ့်မယ်..." ရီဖူရှင်းက ပြောသည် ။

ယန်ထန်းက ခေါင်းညိတ်သည် ။ သူက ဤကိစ္စအား မှတ်သားထား မည် ဖြစ်သည် ။ သူက သတင်း စုဆောင်းသည် မှ အပ တခြားဘာမှ မ ကူညီနိုင်သည် ကို သူသိသည် ။ သူက ကျောက်စိမ်းဖြူ မျှော်စင်တွင် နေ ထိုင်ခဲ့လျှင်ပင် သူက ပြိုင်ပွဲတွင် ရှုံးနိမ့်ရန် များ ပေသည် ။

ရက်များ တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားသည် ။ ယွန်ယွဲမြို့က ပိုမို ရှိ စည်ကားလာသည် ။ ပြိုင်ပွဲကြည့်ရန် အနယ်နယ် အရပ်ရပ်မှ လူများ ကလည်း အဆက်မပြတ် ရောက်ရှိလာနေကြသည် ။ မည်သို့ဆိုစေ ဤ ဒေသတွင် အင်အားကြီး လေးဖွဲ့၏ ပြိုင်ပွဲက စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်ပေသည် ။ သူတို့ က ယွန်ယွဲမြို့တွင် အကာနာအဆင့် တန်ခိုးရှင်များ ၏ အရည်အချင်းများကို မြင်တွေ့နိုင်ပေသည် ။

\*\*\*

နောက်ဆုံးတွင် အားလုံး စောင့်မျှော်နေသောနေ့ ရောက်လာသည် ။

မရေမတွက်နိုင်သော လူများ နှင့် သတ္တဝါဆန်းများက တစ်နေရာတည်းကို ပျံသန်း နေကြသည် ။ ယွန်ယွဲမြို့၏ အလယ်တွင် လွန်စွာ ရှေးကျ သော တိုက်ပွဲစင်မြင့် တစ်ခု ရှိသည် ။ တိုက်ပွဲများ အားလုံးက ထိုနေရာ

တွင် ပြုလုပ်မည် ဖြစ်သည်။ ။

ရီဖူရှင်းတို့ ကလည်း သိမ်းငှက်နက်ကို စီးကာ မြို့လယ်ကို သွားနေကြသည် ။ သူတို့ အနီးတွင် လည်း များစွာသော သတ္တဝါဆန်းများ နှင့် လူများက တူညီသော အရပ်တစ်ခုကို သွားနေကြသည် ။

"ကျုပ်တို့ က အခု ယွန်ယွဲ့ ပြိုင်ပွဲနေရာကို ရောက် လာပြီ... အင်အားစု လေးခုက အစောပိုင်း ကတည်းက ရောက်နေကြပြီ..." ယန်ထန်းက ရှေ့မှ ပြိုင်ပွဲစင်မြင့် နေရာကို လက်ညှိုး ထိုးကာ ပြောသည် ။ လူအများက အောက်ကို ဆင်းသက်ကာ အထဲကို ဝင်ရောက်ကြသည် ။

ယခု ယွန်ယွဲ့မြို့မှ အင်အားစု လေးခုလုံးက ရောက်ရှိနေကြပြီ ဖြစ်သည် ။ အင်အားစု တစ်ခုစီက ထောင့်တစ်ခုစီတွင် နေရာယူထားကြကာ အားလုံး၏ အလယ်တွင် ကား လခြမ်းနှစ်ခု ပေါင်းစပ်ထားသည့် ပုံစံဖြင့် တိုက်ပွဲစင်မြင့်ကြီး တစ်ခုရှိသည် ။ ထိုနေရာတွင် ရှေးဟောင်း စည်တော်ကြီး တစ်ခုကိုလည်း တွေ့ရသည် ။

ဝမ်မိသားစု နေရာတွင် ဝမ်လင်းဖန်က အနည်းငယ် စိုးရိမ်သော ပုံစံ ရှိနေသည် ။ သူစောင့်နေသော သူက အခုထိ ရောက်မလာသေးပေ။

သူ့နောက်တွင် လှပသော မိန်းကလေး တစ်ယောက် ရှိသည် ။ သူမကား ဝမ်မိသားစု၏ လူငယ် မျိုးဆက်ထဲမှ ဝမ်ယွီရီ ဖြစ်သည် ။ သူမက လွန်စွာ ပါရမီ ကောင်းသည် ။ ဝမ်လင်းဖန်ကလည်း တိုက်ရိုက် မျိုးဆက် ဖြစ်သော်လည်း သူက ဝမ်ယွီရီအတွက် အလုပ်လုပ်သည် ။

သူတို့ က တိုက်ရိုက် မျိုးဆက်များ ဖြစ်ကြသော်လည်း အရေးပါပုံချင်း မတူပေ။ မဟုတ်လျှင် ဝမ်လင်းဖန်က တခြား အင်အားစု များ တွင် သူလျှို့ လုပ်နေရမည် မဟုတ်ပေ။ ရီဖူရှင်း ခန့်မှန်းသလို သူက

အရေးပါသော နေရာတွင် မရှိပေ။

ဝမ်ယွီရီ၏ ဘေးတွင် တခြား တန်ခိုးရှင်များ ရှိကြသည် ။ သူတို့ အား လုံးက ထူးခြားကောင်းမွန်သော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည် ။

"အခုထိ မရောက်သေးဘူးလား..." ဝမ်ယွီရီက မေးသည် ။

"သူ့လာမယ်လို့ ကတိပေးထားတယ်..." ဝမ်လင်းဖန်ကား အမှန် စိတ်ပူနေသည် ။ သူ၏ အနာဂတ်က ရီဖူရှင်းအပေါ် မူတည်နေသည် ။ သူက မိသားစုတွင် အရေးပါသော နေရာတွင် မရှိရာ တန်ခိုးကျင့်ရန် အထောက်အပံ့ ပစ္စည်းများ သိပ်မရပေ။ သူက ဝမ်ယွီရီထံတွင် မှီခိုရသည် ။ သူမကလည်း ဤပြိုင်ပွဲတွင် ဖိအားများ စွာ ရှိသည် ။ သူမ ကိုယ်တိုင်က ပြိုင်ပွဲဝင်မည့် လူများအား လိုက်ရှာခဲ့ရသည် ။ ဝမ်လင်းဖန်က သူမအား လူတချို့ တွေ့ထားသည် ဟု ပြောသော်လည်း ထိုလူများက ယခုထိ မရောက်လာ သေးကြပေ။

"နင် ငါ့အစီအစဉ်ကို ပျက်အောင် လုပ်ရင် နင်သေပြီသာမှတ်..." ဝမ်ယွီရီက အေးစက်စွာ ပြောသည် ။ သူမက ဘေးမှ လူများကို ကြည့်သည် ။ ကံကောင်းစွာဖြင့် သူမက လူတချို့ကို ခေါ်ထားနိုင်ခဲ့သည် ။ သူမအတွက် တိုက်ခိုက်မည့်လူ မရှားပေ။ တကယ်ရှားသည် က အရည်အချင်း ရှိသောသူ ဖြစ်သည် ။

ဝမ်လင်းဖန်က ချွေးစေး ပြန်နေသည် ။ ဝမ်ယွီရီက လှပသော်လည်း စည်းကမ်း ကြီးသည် ကို သူသိသည် ။ အကယ်၍ သူမ၏ အစီအစဉ်ကို ပျက်စီးစေပါက သူ့အား ချမ်းသာပေးမည် မဟုတ်သည် ကို သူသိသည် ။

သူက လူအုပ်အား ကြည့်သည် ။ လူများက မရေမတွက် နိုင်အောင် တဖွဲဖွဲ ရောက်လာ နေကြသည် ။ ထိုလူများ ရောက်လာပါက သူက မည်သို့ ရှာရမည်နည်း။

သူကား လူများကို အကဲခတ်ရာတွင် ကောင်းမွန်ပေသည် ။ မဟုတ်လျှင် သူ့အား သူလျှို့အဖြစ် စေလွှတ်မည် မဟုတ်ပေ။ ရီဖူရှင်းတို့ အုပ်စုက မာနကြီးကာ တည်ငြိမ်သည် ။ ထိုသို့သော လူများက ကတိတည်ကြမည် ဖြစ်သည် ။

ရီဖူရှင်းက ရောက်နေပြီး ဖြစ်သည် ။ သူက ယန်ထန်းအား အင်အားစု လေးခု၏ နေရာများကို မေးနေသည် ။

သူက ယွန်ယွဲ့ကုန်သည် အုပ်စုကို မြင်သည် ။ သူတို့ က လူအများဆုံးဟု ထင်ရသည် ။ လူအုပ်ထဲတွင် သူက ရှမ်းမောင်နှမအား တောက်ပြောင်သော အဝတ်အစားများ နှင့် မြင်ရသည် ။ မှော်ဆရာဂူနှင့် မိစ္ဆာဓားတို့ က သူ့ဘေးတွင် ရှိသည် ။

တခြား တစ်ဖက်တွင် ကား ပန်းရောင် ဝတ်စုံများ နှင့် လူများကို တွေ့ရသည် ။ သူတို့ က လျှပ်စီးကလန်မှ ဖြစ်ကြသည် ။ ကွဲပြားခြားနားစွာ ဝတ်ဆင်ထားသူများက သူတို့ အတွက် တိုက်ခိုက်ပေးမည့် လူများ ဖြစ်ရပေမည်။

ယွန်ယွဲ့ ကုန်သည် အုပ်စုအပြင် နောက်ထပ် ချတ်ဝတ်အင်္ကျီများ ဝတ်ဆင်ထားသော လူများကိုလည်း တွေ့ရသည် ။ သူတို့ တွင် အေးစက်ကာ ထက်ရှသော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည် ။ သူတို့ က ဝမ်မိသားစု ဖြစ်သည် ဟု ယန်ထန်းက ပြောသည် ။

သူတို့ က ထိုနေရာသို့ လျှောက်သွားလျှင် ဝမ်လင်းဖန်ကို မြင်သည် ။ ရီဖူရှင်းက လှမ်းခေါ်သည် ... "ဝမ်လင်းဖန်..."

ဝမ်လင်းဖန်က နောက်လှည့် ကြည့်သည် ။ ရီဖူရှင်းအား မြင်လျှင် သူ၏ မျက်လုံးများ အရောင်လက် သွားသည် ... "မင်းတို့ ရောက် လာပြီ..."

သူက တိုးညှင်းစွာ ပြောသည်။ ။

\*\*\*

အပိုင်း (၄၀၃)  
ဝမ်လင်းဖန်၏ ဆုံးဖြတ်ချက်

ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုအား ကြည့်သည် ။ ဝမ်လင်းဖန်က သူတို့ အား ခေါ်ယူထားခြင်း ဖြစ်သည် ။ သည် ပြိုင်ပွဲက ဝမ်ယွီရိုအတွက် အလွန် အရေးပါသည် ။ သူမ အတွက်သာ မဟုတ်ပေ... ဝမ်မိသားစု အတွက်လည်း အလွန် အရေးပါသည် ။ သူမက အနိုင်ရရန် လိုသည် ။ အင်အားကြီး အဖွဲ့လေးဖွဲ့၏ ပြိုင်ပွဲတွင် တိုက်ပွဲ တစ်ခုစီတိုင်းက အရေးပါသည် ။

ရီဖူရှင်းကလည်း ဝမ်ယွီရိုအား ကြည့်သည် ။ သူက ချောမောကာ နုပျိုသည် ။ သူမက ယောက်ျားနှင့် မိန်းမနှစ်မျိုးလုံး၏ ကောင်းသော အချက်များ ရှိသည် ။

သူမက ရီဖူရှင်းအား ထွင်းဖောက် မြင်ရသည့် အလား တိုက်ရိုက် စိုက်ကြည့်နေသည် ။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက သာမန် လူများ သာဆိုပါက ထိုအရာက အကူအညီ မရသည့်အပြင် သူမအား ပြဿနာများ ပင် ပေးပေလိမ့်မည်။

"ဘယ်သူ တိုက်ခိုက်မှာ လဲ..." ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုကို မေးသည် ။

"ကျုပ်တို့ ထဲက ဘယ်နှယောက်လိုလဲ..." ရီဖူရှင်းက ပြန်မေးသည် ။

ရီဖူရှင်း၏ စကားကို ကြားလျှင် ဝမ်ယွီရီ၏ မျက်လုံးများက အရောင်လက် သွားသည် ။ သူ၏ လေသံများ အရ သူ၏ ယုံကြည်မှုများကို မြင်နေရသည် ။ မည်မျှ မာနကြီးသော လူနည်း...။

ဝမ်ယွီရီ၏ အနီးမှ လူများက ရှေ့ကို တိုးလာကာ ရီဖူရှင်းတို့ အုပ်စုအား ကြည့်ကြသည် ။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုကသာ ပူးပေါင်းပါက သတ်မှတ် အရေအတွက်ထက် ကျော်သွားလိမ့်မည်။ သူတို့ အထဲမှ လူတချို့က ထွက်ခွာ သွားရမည်။ ပုံမှန်အားဖြင့် ဝမ်ယွီရီကလည်း သူမနှင့်အတူ လူကိုးယောက်ကို ခေါ်ထားပေသည် ။ ဆိုလိုသည် က ရီဖူရှင်းတို့ အုပ်စုက ပူးပေါင်းပါက ထိုလူကိုးယောက်ထဲမှ လူတချို့က ထွက်ခွာသွားရန် လိုအပ်ပေသည် ။

"ရှင်တို့ ထဲက ဘယ်နှယောက် တိုက်ခိုက်နိုင်လဲ..." ဝမ်ယွီရီက ထပ်မေးသည် ။ နှစ်ဖက်လုံးက ပြန်မဖြေသေးကြပေ။

"သုံးယောက်က လုံလောက်လား..." ရီဖူရှင်းက မေးသည် ။

"ရှင်တို့ သုံးယောက်လုံးက အဆင့်နိမ့် အကာနာလား..." ဝမ်ယွီရီက ထပ်မေးသည် ။ ရီဖူရှင်းက အကာနာ အဆင့်နှစ် ဖြစ်သည် ဟု ဝမ်လင်းဖန်ထံမှ သူမက ကြားထားသည် ။ ထိုအဆင့်အား သူမက ပြိုင်ပွဲတွင် လိုအပ်ပေသည် ။ အကယ်၍ သူတို့ ထဲတွင် အလယ်အလတ် အကာနာ တန်ခိုးရှင် ရှိပါကလည်း ပိုကောင်းပေသည် ။ သူမက တခြားသော သူမ၏ မိသားစုများအား ရီဖူရှင်းတို့ ထဲမှ တစ်ယောက်ကို ပေး၍ ရပေသည် ။

"ဟုတ်တယ်..." ရီဖူရှင်းက ခေါင်းညိတ်သည် ။ သူနှင့် ယူချင်းတို့ နှစ်ယောက်လုံးက အကာနာ အဆင့်နှစ်ဖြစ်ပြီး ရီဂူချင်းက အဆင့်သုံးဖြစ်သည် ။ သို့သော်လည်း သူတို့ က မည်သည့် အချိန်တွင် မဆို သူတို့ ၏ လက်ရှိအဆင့်မှ နောက်တစ်ဆင့် တက်ရောက်၍ ရနေပြီဖြစ်သည် ။



အင်အားကြီး လေးဖွဲ့၏ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက သူတို့ ရင်ဆိုင်ရမည့် ပြိုင်ဖက်၏ တန်ခိုးအဆင့်အား ကန့်သတ်ချက် ရှိပေသည်။ ။

"ရှင်တို့ က စည်းမျဉ်းတွေကို သိလား..." ဝမ်ယွီရီက မေးသည်။ ။

"သိတယ်..." ဤနေရာသို့ မရောက်လာမီ ကတည်းက ယန်ထန်းက သူတို့ အား ပြိုင်ပွဲ၏ စည်းမျဉ်းများကို အကြမ်းဖျင်း ရှင်းပြပြီး ဖြစ်သည်။ ။

"ဒီနှစ်ပြိုင်ပွဲကလည်း အရင်နှစ် အတိုင်းပဲ..." ဝမ်ယွီရီက ပြောသည်။ ... "အကာနာ အဆင့်ကို သုံးပိုင်းခွဲထားတယ်... အဆင့်မြင့်၊ အလယ်အလတ်နဲ့ အဆင့်နိမ့်... ကျွန်မက အဆင့်နိမ့်အကာနာပဲ... ဒီအတွက် ကျွန်မမိသားစုက အဆင့်နိမ့် အုပ်စုကို ကိုင်တွယ်ဖို့ တာဝန်ပေးထားတယ်... အခု ကျွန်မမှာ လူကိုးယောက် ရှိပြီးနေပြီ... ရှင်တို့ သုံးယောက်ပေါင်းရင် ဆယ့်နှစ်ယောက် ဖြစ်သွားပြီးတော့ သုံးယောက် ပိုသွားလိမ့်မယ်..."

ဝမ်လင်းဖန်က ရီဖူရှင်းတို့ အုပ်စုအား ခေါ်လာသော်လည်း သူမက လူစိမ်းများကို ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။ ။ သူမက ဝမ်လင်းဖန်အား လွန်စွာ ယုံကြည်သည်။ ။ ထို့ကြောင့် ရီဖူရှင်းအား အခွင့်အရေး တစ်ခုပေးခြင်း ဖြစ်သည်။ ။ သို့တိုင်အောင် ရီဖူရှင်းအား လုံးဝ ယုံကြည်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူမက ရီဖူရှင်းအား ဖိအား အနည်းငယ်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ။ သူမက ရီဖူရှင်းအား တစ်စုံတစ်ခု သက်သေပြန်ရန် လိုလားပေသည်။ ။

ရီဖူရှင်း၏ နောက်တွင် ရပ်နေသော ယန်ထန်းနှင့် ယန်ရီတို့ က ထိုဖိအားကို ခံစား၍ ရသည်။ ။ သိမ်မွေ့နူးညံ့သော မိန်းကလေး တစ်ယောက် ဖြစ်သည့်တိုင် ဝမ်ယွီရီက အားကောင်းသော တန်ခိုးရှင်များကို ထိန်းချုပ်နိုင်သည်။ ။ သူ့အတွက် ပြိုင်ပွဲဝင်ရန် စာရင်းပေးခြင်းက လွန်စွာ လက်

တွေ့မကျသော ဆုံးဖြတ်ချက် ဖြစ်သည် ကို ယန်ထန်းက ရိပ်မိသည် ။ ဝမ်ယွီရီရှေ့တွင် ရပ်နေခြင်းကပင် သူ့အား ပြင်းထန်သော ဖိအားကို ခံစားရသည် ။ သူက စင်မြင့်ထက်တွင် ရန်သူကို မည်သို့ ရင်ဆိုင်ရမည်နည်း။ သို့သော်လည်း ရီဖူရှင်းက ဘာမှ ဖြစ်ဟန်မရပေ။ ဝမ်ယွီရီ၏ အားကောင်းသော အရှိန်အဝါက သူ့အား ဘာမှ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

ဝမ်ယွီရီ တစ်ယောက်တည်းကသာ ရီဖူရှင်းအား စိုက်ကြည့်နေကြသည် မဟုတ်ပေ။ သူမ၏ ဘေးမှ လူကိုးယောက်ကလည်း ထက်ရှုသော မျက်လုံးများ ဖြင့် ရီဖူရှင်းတို့ ကို ကြည့်နေကြသည် ။ သူတို့ အထဲမှ တချို့မှာ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြကာ သူတို့ အား ခေါ်ယူရန် လွန်စွာ ကြိုးစား အားထုတ်ခဲ့ရသည် ။ သို့သော်လည်း ရီဖူရှင်းတို့ အုပ်စုက ရုတ်တရက် ပေါ်လာကာ သူတို့ အား ပယ်ထုတ်ရန် ကြိုးစားနေသည် ။ ဘယ်လောက် အဓိပ္ပာယ်ကင်းမဲ့ လိုက်သနည်း။

ရီဖူရှင်းက ဝမ်ယွီရီ၏ မျက်လုံးများကို ကြည့်သည် ။ ထို့နောက် သူက ဝမ်လင်းဖန်ဘက်ကို လှည့်ကာ ပြောသည် ... "ကျုပ်တို့ သဘောတူထားတာကို သတိရပါ..."

ဝမ်လင်းဖန်၏ မျက်လုံးများက အရောင်လက် သွားသည် ။

"ကျုပ်က ဒီနေ့ လာမယ်လို့ ပြောခဲ့တယ်... ဒါပေမဲ့ အဲဒီစစ်ဆေးမှုဆိုတာတွေကို ကျုပ်က ခံယူမှာ မဟုတ်ဘူး ... တကယ်လို့ ကျုပ်တို့ ကို မယုံရင် ထွက်သွားရဲ့ပဲ..." ရီဖူရှင်းက အသာအယာ ပြုံးကာ ပြောသည် ။ ကျောက်စိမ်းဖြူ မျှော်စင်မှ ထွက်ခွာလာစဉ်က ယူချင်းက သူ၏ စွမ်းရည်အား ပြသပြီးဖြစ်သည် ။

ဝမ်လင်းဖန်ကား တွေဝေနေသည် ။ သူက ဝမ်ယွီရီကို ကြည့်သည် ။

ဝမ်ယွီရီကလည်း အနည်းငယ် အံ့အားသင့်ရသည် ။ ဘယ်လောက်

မောက်မာသည့် ကောင်လဲ... ။ သူမက ရီဖူရှင်း၏ အရည်အချင်းကို သိလိုသော်လည်း ထိုအစား ရီဖူရှင်းက ဘာမှ ဂရုမစိုက်ဟန်ဖြင့် သူမကို ပြန်လည်၍ ဖိအားပေးသည် ။

"ဝမ်ယွီရီ... ကျုပ်တို့ က မလုံလောက်ဘူးလား..." သူမ၏ ဘေးမှ လူတစ်ယောက်က မေးသည် ။

"ကျုပ်လည်း သဘောတူတယ်...အဆင့်နိမ့် အကာနာအတွက် ကျုပ်တို့ မှာ ချန်းဖန်ရှိတာပဲ... ကျုပ်တို့ နောက်ထပ် ဘယ်သူမှ မလိုတော့ဘူး... ဒီလူတွေကို ကျုပ်တို့ က ဘာလို့ အားကိုးရမှာ လဲ... သူတို့ က ဘယ်သူလဲ ဆိုတာတောင် ကျုပ်တို့ မသိဘူး... ပြီးတော့ ကျုပ်တို့ က ပြိုင်ပွဲဝင်ခွင့်ရဖို့ ကတိရထားပြီးပြီ... ဘယ်သူမှ လူစိမ်းတွေနဲ့ အစားထိုးခံရမှာ ကို သဘောမကျဘူး..." တချို့က သဘောမကျစွာ ပြောသည် ။ ဝမ်ယွီရီက ထိုလူများအား ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည် ။ သူတို့ အားလုံးက စမ်းသပ်မှုများ အားလုံးကို ဖြတ်ကျော်ကာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည် ။

ရီဖူရှင်း၏ စကား အနည်းငယ်ကြောင့် သူတို့ က အဘယ်ကြောင့် ထွက်ခွာ သွားရမည်နည်း။ ထို့အပြင် ထိုကိုးယောက်ထဲတွင် မည်သူက ထွက်ခွာသွားရမည်နည်း...။

ဝမ်ယွီရီကား တွန့်ဆုတ်နေသည် ။ ရီဖူရှင်းက သူမအား ရွေးချယ်ရန် ဖိအားပေးနေသည် ။

သူမက ဝမ်လင်းဖန်အား ကြည့်ကာ ပြောသည် ... "ဒီလူတွေက နင့်လူတွေပဲ... နင်ဆုံးဖြတ်..." ထိုအရာက သာမန် စကားတစ်ခွန်းသာ ဖြစ်သည် ။ သို့သော် ထိုစကားက ဝမ်လင်းဖန်အား ဖိအားများ စွာ သက်ရောက်စေသည် ။ သူက ဆုံးဖြတ်ချက် ချရမည်ဖြစ်သည် ။

ထိုအရာက ဘာကို ဆိုလိုသည် ကို ဝမ်လင်းဖန် သိသည် ။ အကယ်၍ သူက ရီဖူရှင်းတို့ အား ရွေးခဲ့ပါက ရီဖူရှင်းတို့ ရှုံးနိမ့်ခဲ့လျှင် သူကလည်း အရာအားလုံး ဆုံးရှုံးမည်ဖြစ်သည် ။ သူက မိသားစုထဲတွင် ဘာမှ ပြောပိုင်ခွင့် ရတော့မည် မဟုတ်သလို ဝမ်ယွီရီ၏ ယုံကြည်မှုကိုလည်း ရတော့မည် မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းတို့ အုပ်စုက အနိုင်ရခဲ့ပါက ဝမ်ယွီရီနှင့် ဝမ်လင်းဖန်တို့ နှစ်ယောက်လုံးက လွန်စွာ အကျိုးကျေးဇူး ရရှိမည် ဖြစ်သည် ။

သည် ဆုံးဖြတ်ချက်က အလောင်းအစား တစ်ခုဖြစ်သည် ကို သူသိသည် ။ သူက သူ၏ အနာဂတ်အား အလောင်းအစား လုပ်ရတော့မည် ဖြစ်သည် ။ ရီဖူရှင်းတို့ အုပ်စုက သူ၏ အနာဂတ်ကို ဆုံးဖြတ်မည်...။

"သူတို့ ကို ပြိုင်ခိုင်းလိုက်..." ဝမ်လင်းဖန်က ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည် ။ ဆုံးဖြတ်ချက်က ပြုလုပ်ပြီး ဖြစ်သည် ။ သူက မည်သည့် အကျိုးဆက်ကိုမဆို ခံယူရတော့မည် ဖြစ်သည် ။ သူက ရီဖူရှင်းအား ကြည့်ကာ သူ၏ ဆုံးဖြတ်ချက် မမှားရန် မျှော်လင့်နေသည် ။

"ကောင်းပြီ..." ဝမ်ယွီရီက ခေါင်းညိတ်သည် ။ သူက ရီဖူရှင်းအား လုံးဝ မယုံကြည်သေးပေ။ သူမတို့ က ယခုမှ စတင်တွေ့ဆုံခြင်း ဖြစ်သည် ။ ရီဖူရှင်း၏ အရည်အချင်းကို ဘယ်သူက သိသနည်း။ တန်ခိုးရှင်များက မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲလေ့ ရှိကြသည် ။ ကောင်းမွန်သော စမ်းသပ် စစ်ဆေးမှု မရှိဘဲ ထိုလူများက အရည်အချင်း ရှိသည် ကို အကဲဖြတ်ရန် မလွယ်ကူပေ။

သို့သော် ဝမ်ယွီရီက ဝမ်လင်းဖန်အား ယုံကြည်သည် ။ နောက်ထပ် အကြောင်းပြချက် တစ်ခုကား သူမရွေးထားသော လူများက အကောင်းဆုံးများ မဟုတ်ပေ။ ဤပြိုင်ပွဲက လွန်စွာ ပြင်းထန်မည် ဖြစ်သည် ။ ပြိုင်

ပွဲဝင်များက အသက်ရှင်ရန်ပင် ခက်ခဲမည် ဖြစ်သည် ။ ပုံမှန်အားဖြင့် သူ  
မကလည်း ရီဖူရှင်းတို့ အုပ်စုကို အနည်းငယ် မျှော်လင့်မိပေသည် ။

"ကျုပ်မေးထားတဲ့ အရာတွေကရော..." ရီဖူရှင်းက ဝမ်လင်းဖန်အား  
မေးသည် ။

"မြေရိုင်းဒေသ မြေပုံနဲ့ စိတ်ဝိညာဉ် အားဆေး... ဟုတ်တယ်မလား  
..." ဝမ်လင်းဖန်က မေးသည် ။

"အဲဒါက စိတ်ဝိညာဉ် အားဖြည့်မြက်စိမ်းပဲ... ..." ရီဖူရှင်းက ပြော  
သည် ။

"ကျုပ်တို့ မှာ မြေရိုင်းဒေသ မြေပုံရဲ့ မူရင်းတစ်ခုပဲ ရှိတယ်...  
ဒါကြောင့် ကျုပ်က တစ်စုံတစ်ယောက်ကို ပုံတူကူးရေး ခိုင်းထားခဲ့တယ်  
... အဲဒါက မူရင်းအတိုင်းပဲ ဖြစ်လို့ မင်းတို့ အတွက် အဆင်ပြေလိမ့်မယ်  
..." ဝမ်လင်းဖန်က မြေပုံကို ထုတ်ယူလိုက်ကာ ဆက်ပြောသည် ... "ခ  
င်ဗျားတို့ က စည်းမျဉ်းကို သိပြီးပြီဆိုတော့ ကျုပ်က အထူးတလည် သိပ်  
မပြောတော့ဘူး... တကယ်လို့ ခင်ဗျားတို့ သုံးယောက်က တစ်ဖက် ရန်  
သူခြောက်ယောက်ကို အနိုင်ယူနိုင်ရင် ကျုပ်က မြေပုံကို ပေးမယ်... စိ  
တ်ဝိညာဉ် အားဖြည့်မြက်စိမ်းက ရှားပါးပြီးတော့ ဈေးကြီးတယ်...  
ခင်ဗျားတို့ က ဆယ့်နှစ်ပွဲ အနိုင်ရရင် ကျုပ်က အဲဒါကို ရအောင် စီစဉ်  
ပေးမယ်..."

"ကောင်းပြီ..." ရီဖူရှင်းက ခေါင်းညိတ်သည် ... "နောက်ဆုံး  
မေးခွန်းတစ်ခုပဲ... တကယ်လို့ ကျုပ်က ပြိုင်ပွဲမှာ တခြား အင်အားစုသုံး  
ခုကို မကျေမနပ် ဖြစ်စေရင် အကျိုးဆက်က ဘယ်လိုလဲ..."

ပြိုင်ပွဲကား အင်အားကြီး လေးဖွဲ့ ယှဉ်ပြိုင်ခြင်း ဖြစ်သည် ။ အကယ်  
၍ သူက များ စွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို အနိုင်ယူမိကာ

တစ်ဖက်အဖွဲ့၏ အကျိုးစီးပွားကို ထိစိုက်စေမိလျှင် သူက သေချာပေါက် ပြဿနာ တက်ပေမည်။ သူက ထိုအချင်းအရာကို စဉ်းစားရန် လိုပေသည်။ ။

"စိတ်ချပါ... အင်အားကြီး လေးဖွဲ့ရဲ့ ပြိုင်ပွဲက နှစ်တိုင်း လုပ်နေတာ ... ပြိုင်ပွဲမှာ အားလုံး လိုက်နာရတဲ့ စည်းမျဉ်းရှိတယ်... ပြိုင်ပွဲပြီးနောက် ဘယ်သူကမှ ပြဿနာ မရှာရဘူး... မဟုတ်ရင် ဘယ်သူက ပြိုင်ပွဲမှာ အင်အားစုတွေ အတွက် တိုက်ခိုက်ပေးရဲမှာ လဲ...သူတို့ က ခင်ဗျားတို့ ကို မကျေနပ်ရင် စင်မြင့်ထက်မှာ ပဲ သတ်ဖို့ ကြိုးစားလိမ့်မယ်..."

"သိပြီ..." ရီဖူရှင်းက ခေါင်းညိတ်သည်။ ။ သူက လူဆယ့်နှစ်ယောက် အား အနိုင်ရရန် ယုံကြည်မှု ရှိသည်။ ။

ဝမ်ယွီရိုက သူမရွေးထားသော လူကိုးယောက်ဘက်ကို လှည့်ကာ စကားပြောနေဟန် ရသည်။ ။ ဖယ်ထုတ်ခံသော လူသုံးယောက်က သဘောကျဟန် မရပေ။ သူတို့ ထဲက တစ်ယောက်က ပြောသည် ... "ကျုပ်တို့ က ဝမ်မိသားစုအတွက် တိုက်ခိုက်ဖို့ သဘောတူထားပြီးပြီ... စမ်းသပ် စစ်ဆေးမှုတွေကိုလည်း ကျော်ဖြတ်ပြီးပြီ... ဘာလို့ ဒီလိုဖြစ်ရတာလဲ မိန်းကလေးဝမ်..."

"မှန်တယ်... သူ့စကားလောက်နဲ့ ကျုပ်တို့ က ဖယ်ပေးရမှာ လား..." နောက်တစ်ယောက်က ပြောသည်။ ။

"ကျွန်မက ရှင်တို့ ကို ကတိပေးထားတာထက် သုံးဆ ပြန်လျော်ပေးမယ်..." ဝမ်ယွီရိုက ပြောသည်။ ။

သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ။ သူတို့ က ဆုံးဖြတ်ချက်အား ပြင်၍ ရမည်မဟုတ်တော့သည် ကို သိကြရာ သဘောတူ လိုက်ကြသည်။ ။

"ကျွန်မနောက်ကို လိုက်ခဲ့..." ဝမ်ယွီရိုက ပြောကာ ထွက်သွားသည် ။ ရီဖူရှင်း၊ ရီဂူချင်းနှင့် ယူချင်းတို့ က သူမနောက်မှ လိုက်ပါသွားကြသည် ။ အမှန်တကယ် အားဖြင့် လို့ လန်ရွီကလည်း တိုက်ခိုက်ရေး စွမ်းရည် လွန်စွာ အားကောင်းပေသည် ။ သို့သော် တချို့သော အကြောင်းအရာများကြောင့် ရီဖူရှင်းက သူမအား စာရင်းမပေးခဲ့ပေ။

"ပြိုင်ပွဲစရင် တိုက်ခိုက်မယ့် လူတွေရဲ့ အစီအစဉ်ကို ကျွန်မနဲ့ ချန်းဖန်တို့ က ဆုံးဖြတ်မယ်..." ဝမ်ယွီရိုက ပြောသည် ။ လူတချို့က ခေါင်းညိတ်ကြသည် ။ ရီဖူရှင်းက ချန်းဖန်ဟု ခေါ်သော လူငယ်ကို ကြည့်သည် ။

သူတို့ အုပ်စုက ဝမ်မိသားစု လူများ ထံသို့ လျှောက်သွားကြသည် ။ ထိုနေရာမှ လူအများ အပြားကလည်း သူတို့ ကို လှမ်းကြည့်ကြသည် ။

"ယွီရို... မင်းက ပြိုင်ပွဲအတွက် ယုံကြည်မှု ရှိလား..." ဝမ်မိသားစု အကြီးအကဲ တစ်ယောက်က ပြောသည် ။

"အဘိုး... သမီးကို ယုံပါ..." ဝမ်ယွီရိုက ခေါင်းညိတ်သည် ။

"ကောင်းတယ်..." ထိုအကြီးအကဲက ခေါင်းညိတ်ကာ ပြုံးသည် ။

ရီဖူရှင်းက ယွန်ယွဲ့ ကုန်သည် အုပ်စုအား လှမ်းကြည့်သည် ။ ထိုနေရာမှ လူတချို့ကလည်း ရီဖူရှင်းတို့ အုပ်စုကို သတိထားမိကြသည် ။ သူတို့ က လျှလန်၊ စုမူနှင့် မော်ဆရာဂူတို့ ဖြစ်ကြသည် ။

ရီဖူရှင်းတို့ အုပ်စုက ဝမ်မိသားစုဘက်တွင် ပေါ်လာသည် ကို မြင်လျှင် စုမူက လွန်စွာ စိတ်ဝင်စားဟန် ရသည် ။ သူက ရှမ်းဟိုင်အား ပြောသည် ... "သခင်လေးရှမ်း... ကြည့်လိုက်..."

ရှမ်းဟိုင်က နောက်လှည့်ကာ ကြည့်လျှင် သူက ရီဖူရှင်းအား မြင်သည် ။ သူ၏ မျက်လုံးက ချက်ချင်း ထက်ရှုသွားကာ သူတို့ နှစ်ယောက်က

တစ်ယောက်ကို တစ်ယောက်က စူးစိုက်ကြည့် နေကြသည်။ ။

\*\*\*



အပိုင်း (၄၀၄)  
ပထမတိုက်ပွဲ၊ ယူချင်း။

"အဲဒါက ကျောက်စိမ်းဖြူ မျှော်စင်က ကန်ထုတ်ခံရတဲ့ လူတွေ မဟုတ်ဘူး လား..." စီမူက ပြုံးလျက် ပြောသည်။ ။ မိစ္ဆာဓား၊ မှော်ဆရာဂူနှင့် တခြားလူများ အားလုံးက စိတ်ဝင်စားစွာ လှမ်းကြည့် ကြသည်။ ။

ရီဖူရှင်းတို့ အုပ်စု ကန်ထုတ်ခံရခြင်းက သူတို့ ၏ အာရုံထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ။ ထိုအရာက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ။ ထိုနေ့က ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့ က သဘာဝစွမ်းအင် ကျောက်တုံးများ အား မြေပြင်ပေါ်ကို ပစ်ချကာ ရီဖူရှင်းတို့ အား ကောက်ယူစေသည်။ ။ ယခု သူတို့ က ဝမ်မိသားစုကို ကိုယ်စားပြု နေကြသည်။ ။ သူတို့ က ကျောက်စိမ်းဖြူ မျှော်စင်တွင် အရှက်ရမှုကို ပြန်ဖာထေးရန် ကြိုးစားနေကြသည် လား။

"စိတ်ဝင်စားစရာပဲ..." မိစ္ဆာဓားက ပြောသည်။ ။

ရှမ်းဟိုင်ကလည်း ရယ်မောလိုက်သည်။ ။ သူတို့ က ထိုနည်းကို သုံးကာ အရှက်ရမှုကို ပြန်လည် အဖတ်ဆယ် လိုကြသည် လား...။ ။ သူတို့ က အိပ်မက်မက်နေခြင်း ဖြစ်ရမည်။

"သူတို့ က ဝမ်ယွီရိုကို ကူညီနေတာ ဖြစ်ရမယ်..." ရှမ်းချိန်ကလည်း ဘေးမှ တခစ်ခစ် ရယ်မောသည်။ ။

ရှမ်းဟိုင်ကတည်း သူတို့ ၏ ဘေးမှ ဝမ်ယွီရိုက မြင်သည် ။ သူမကား ဝမ်မိသားစုမှ အေးစက်သော မိန်းမလှဖြစ်သည် ။ ထိပ်သီး အင်အားစုများ ၏ လူငယ်မျိုးဆက်များက ထိုမိန်းမလှအား မည်သူက ရ မည်ကို အမြဲတမ်း ရယ်မောပြောဆို ခဲ့ကြသည် ။ သူကလည်း ထိုသို့ သော အတွေးမျိုးရှိသည် ။ သူက သူမအား သဘောမကျသည့်တိုင် ထိုအ ရာက မိန်းမလှများကို သဘောကျသည့် ယောက်ျားများ ၏ သဘာဝပင် မဟုတ်ပါလား...။

"ငါမြင်တယ်... ဝမ်ယွီယိုက သူတို့ ကို ရွေးခဲ့တယ်ဆိုတော့ သူတို့ က နည်းနည်းတော့ အရည်အချင်းရှိတဲ့ ပုံပဲ..." ရှမ်းဟိုင်က ရယ်မော၍ ပြောသည် ။ သူက ဂရုမစိုက်ပေ။ သူတို့ က အရည်အချင်း ရှိလျှင်ပင် ထို နာမည် မရှိသော သူများက သိပ်အားကောင်းမည် မဟုတ်ပေ။ သည် တစ်ကြိမ် ပြိုင်ပွဲက များ စွာသော ပါရမီရှင်များ နှင့် ပြည့်နှက်နေသည် ။ ယွန်ယွဲမြို့၏ ထိပ်သီး ပါရမီရှင်များ လည်း ပါဝင်ကြသည် ။ ရီဖူရှင်းတို့ အုတ်စုက ဘာမှ မဟုတ်ပေ။ သူတို့ က ပွဲအနည်းငယ် နိုင်လျှင်ပင် လွန်စွာ ကောင်းမွန်နေပြီဟု ပြောရမည်။

"ကံမကောင်းတာက ဝမ်ယွီရိုက အဆင့်နိမ့် အကာနာဖြစ်နေတာပဲ ... ဒါကြောင့် သူမက အဆင့်နိမ့် အကာနာကို သွားမှာ ပဲ ...ငါတို့ နဲ့ သူတို့ နဲ့ မတွေ့နိုင်ဘူး..." ရှမ်းချိန်က ပြောသည် ။ သူတို့ သာ တွေ့ဆုံခဲ့ပါက စိတ်ဝင်စားဖွယ် ကောင်းပေမည်။

"ဒီလိုလည်း မဟုတ်ဘူး ..." ရှမ်းဟိုင်က ပြုံးသည် ... "ပုံမှန်တိုက်ပွဲ ထက် တခြားနည်းတွေလည်း ရှိသေးတာပဲ... ဟုတ်တယ်မလား..."

ရှမ်းချိန်၏ လှပသော မျက်လုံးများက ရှမ်းဟိုင်ကို ကြည့်ကာ အရောင့်လက် သွားသည် ။ သူမ၏ မောင်လေးက သူတို့ အား ထပ်မံ၍ အရှက်

ခွဲလိုနေသည် လား...။

"ကျောက်စိမ်းဖြူ မျှော်စင်က မလုံလောက်သေးဘူးလို့ နင်ထင်လား ..." ရှမ်းချိန်က တခစ်ခစ် ရယ်သည် ... "နင်က အရမ်းလွန်တာပဲ..."

ရှမ်းဟိုင်၏ မျက်လုံးများကလည်း အေးစက်သော အငွေ့အသက်များ ယှက်သန်း နေသည် ။ သူတို့ က ဝမ်မိသားစုကို ကိုယ်စားပြု လိုမှ တော့ သူက ကူညီရပေမည်။ ထိုလူများက အားမနည်းဖို့ သူက မျှော်လင့်သည် ။ ထိုအရာက ပျော်စရာ ကောင်းပေမည်။

"ဖေးယူကို သွားပြော... သူတို့ ကို နည်းနည်း ပညာပေးလိုက်လို့ ..." ရှမ်းဟိုင်က ပြုံးလျက်ပြောသည် ။

သူ့နောက်မှ တစ်ယောက်က ခေါင်းညိတ်သည် ။ ထို့နောက် သူက တခြားတစ်နေရာသို့ ထွက်ခွာသွားသည် ။ ရှမ်းဖေးယူကား အဆင့်နိမ့် အကာနာများကို စီစဉ်ရသူဖြစ်သည် ။

\*\*\*

လူများ တဖြည်းဖြည်းဖြင့် ရောက်ရှိလာကြသည် ။ ထိပ်သီး အင်အား စုများက စောင့်စားနေကြသည် ။ ကျယ်ပြန့်သော နေရာကြီးက လေးနက်ကာ မမြင်ရသော ဖိအားတစ်ခု ရှိနေသည် ။ ပရိသတ်များက အဝေးမှ ကြည့်နေကြသည့်တိုင် သူတို့ က ထိုဖိအားကို ခံစားကြရသည် ။ နှစ်စဉ်ပြုလုပ်သော ပြိုင်ပွဲက သာမန်ပြိုင်ပွဲ မဟုတ်ပေ။ ပြိုင်ပွဲက နောက်နှစ်အတွက် အထောက်အပံ့ ပစ္စည်းခွဲဝေမှုကို ဆုံးဖြတ်မည် ဖြစ်သည် ။ တန်ခိုးကျင့်သည့် အထောက်အပံ့ ပစ္စည်းများက သူတို့ ၏

တိုးတက်ဖွံ့ဖြိုးမှုကို အဆုံးအဖြတ် ပေးသည် ။

လက်ရှိတွင် ယွန်ယွဲ့ ကုန်သည် အုပ်စုက အချမ်းသာဆုံးဖြစ်ကာ အားကောင်းသော အခြေခံအုတ်မြစ် ရှိသည် ။ သူတို့ က ချမ်းသာ ကြွယ်ဝကြရာ ပိုမိုအားကောင်းသော တန်ခိုးရှင်များကို ဖိတ်ခေါ်နိုင်ကြသည် ။ စိတ်ဝင်စားမှုကလည်း ပိုမိုမြင့်မားပေသည် ။

ယခင်က ယန်ထန်းကလည်း ထို့ကြောင့်ပင် ယွန်ယွဲ့ကုန်သည် အုပ်စုကို ပူးပေါင်း လိုခဲ့သည် ။ သူတို့ က ချမ်းသာကြွယ်ဝရာ ပိုမို၍ ပေးနိုင်သည် ။ မှန်သည် ... မည်သည့် အင်အားစုကမှ ကပ်စီးနဲ့ကြသည် မဟုတ်ပေ။

ထိုအချိန်တွင် အရပ်မျက်နှာ တစ်ဖက်စီမှ လူတစ်ယောက်စီက ယွန်ယွဲ့ တိုက်ပွဲစင်မြင့် ပေါ်သို့ တက်ရောက်လာသည် ။ ကျယ်ပြန့်သော နေရာကြီးက ချက်ချင်း တိတ်ဆိတ် သွားသည် ။

တိုက်ပွဲစင်မြင့်ကား ကြီးမားသည် ။ လူလေးယောက်က အလယ်မှ စည်တော်ကြီး ရှိနေရာသို့ တစ်ပြိုင်နက်တည်း လျှောက်လာကြသည် ။ စည်တော်က ထူးခြားသည် ။ သူ့တွင် မျက်နှာပြင်လေးခု ရှိသည် ။ လူလေးယောက်က မျက်နှာပြင် တစ်ဖက်စီတွင် ရပ်နေကြသည် ။

အင်အားစုလေးခုမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက လှမ်းကြည့်ကြသည် ။ အတန်ကြာလျှင် တစ်စုံတစ်ယောက်က သူ၏ လက်ကို မြောက်ကာ စည်တော်အား တီးခတ်လိုက်သည် ။ လူတိုင်းက စကားပြောနေရာမှ ရပ်လိုက်ကြသည် ။

"ယွန်ယွဲ့ ကုန်သည် အုပ်စု..." ထိုလူက အော်လိုက်သည် ။ သူ၏ အသံက စည်တော်သံ နှင့်အတူ အဝေးသို့အထိ ပျံ့လွင့်သွားသည် ။

ဘုန်း... သူက ထိုသို့ ပြောလိုက်သည် နှင့် စည်တော်သံက မြည်ဟည်းသွားပြန်သည် ။ အသံတစ်သံ ကြားကြရပြန်သည် ... "လျှပ်စီးကလန်..."

ထို့နောက်တွင် ဝမ်မိသားစုနှင့် ဖန်းမိသားစုတို့ ၏ ကိုယ်စားလှယ်များ အားလုံးက စည်တော်ကို တီးခတ်ကြသည် ။ စည်တော်သံက ကောင်းကင်သို့အထိ ပဲ့တင်ထပ် သွားသည် ။

ထိုနေရာ တစ်ခုလုံး တိတ်ဆိတ်နေသည် ။ ထိုအရာက တိုက်ပွဲမတိုင်မီ အဖွင့်သဘောမျိုး ပြုလုပ်ကြခြင်း ဖြစ်သည် ။ ထိုအရာက သစ္စာပြုခြင်းလည်း ဖြစ်သည် ။ သူတို့ က စည်တော်သံ နှင့်အတူ သစ္စာပြုကြသည် ။ ဤသည် က အစဉ်အလာလည်း ဖြစ်သည် ။ ပြိုင်ပွဲပြီးလျှင် သူတို့ က ကတိတည်ရမည် ဖြစ်သည် ။

ထိုလူလေးယောက်က စည်တော်တီးပြီး သော်လည်း စင်မြင့်ပေါ်မှ ပြန်လည် ဆင်းသက်လာခြင်း မရှိကြပေ။ သူတို့ က ရှေးဟောင်း စည်တော်ရှေ့တွင် ရပ်ကာ နောက်လှည့် လိုက်ကြသည် ။ လူအများ ဘက်ကို လှည့်ကာ သူတို့ က ပြောသည် ... "စည်းမျဉ်းက အရင်က အတိုင်းပဲ... ပထမပြိုင်ပွဲက အဆင့်နိမ့် အကာနာတွေရဲ့ ပြိုင်ပွဲပဲ... ရလဒ်အပေါ် မူတည်ပြီးတော့ ပထမရတဲ့ လူက လေးဆယ်ရာနှုန်း၊ ဒုတိယ ရတဲ့ လူက သုံးဆယ်ရာနှုန်း၊ တတိယ ရတဲ့ လူက နှစ်ဆယ် ရာနှုန်းနဲ့ နောက်ဆုံးအဆင့် ရတဲ့ လူက တစ်ဆယ်ရာနှုန်း... ဘယ်သူက သဘောမတူတာ ရှိလဲ ..."

မြို့ထဲတွင် မရေမတွက်နိုင်သော မိုင်းတွင်းများ ရှိပေသည် ။ မည်သည့် မိသားစုကမှ ထိုမိုင်းတွင်းများအား အမြဲတမ်း အပိုင်စီး၍ မရပေ။ ထိုအရာက စစ်ဖြစ်စေနိုင်ပေသည် ။ ထို့ကြောင့် သူတို့ က ရှေးပဝေသဏီ

က ကျင့်သုံးလာသော စည်းမျဉ်းများ အတိုင်း ကျင့်သုံးကြသည် ။ ထိပ်  
သီး အင်အားစု လေးခုက အတူတူ မိုင်းတွင်းများကို တူးကြသည် ။ သူ  
တို့ က နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲကျင်းပကာ လာမည့်နှစ် အတွက်  
မိုင်းတွင်းများအား ခွဲဝေယူကြသည် ။

ပထမပြိုင်ပွဲက အဆင့်နိမ့် အကာနာများက ယှဉ်ပြိုင်ကြမည် ဖြစ်  
ကာ ရလဒ်က သဘာဝစွမ်းအင် ကျောက်တုံး မိုင်းတွင်းများ ခွဲယူမှုကို  
ဆုံးဖြတ်မည်ဖြစ်သည် ။

မြေရိုင်းဒေသတွင် သဘာဝစွမ်းအင် ကျောက်တုံးက  
တန်ခိုးကျင့်ခြင်း၏ အခြေခံဖြစ်သည် ။ ထိုတိုက်ပွဲ၏ အရေးပါမှုကို ပြော  
နေစရာပင် မလိုပေ။ အင်အားစု တစ်ခုစီက အကောင်းဆုံးများကို စေလွှ  
တ်ကာ ယှဉ်ပြိုင်ကြမည် ဖြစ်သည် ။

"ငြင်းစရာ မရှိဘူး..." ယွန်ယွဲ့ ကုန်သည် အုပ်စု ခေါင်းဆောင်က ထို  
င်နေရာက ပြောသည် ။

"ငြင်းစရာ မရှိဘူး..." လျှပ်စီးကလန်၊ ဝမ်မိသားစုနှင့် ဖန်းမိသားစု  
တို့ ကလည်း ပြောကြသည် ။

"တိုက်ပွဲစင်ထက်ကို..." စည်တော်ရှေ့မှ လူတစ်ယောက်က ပြောသ  
ည် ။ ချက်ချင်းပင် အရပ်မျက်နှာ လေးခုမှ စွမ်းအားမြင့် တန်ခိုးရှင်များ  
က ထွက်လာကြသည် ။

ဝမ်မိသားစုမှ ဝမ်ယွီရိုက ရီဖူရှင်းတို့ အုပ်စုကိုပါ ခေါ်လာကြသည် ။  
မရေမတွက်နိုင်သော မျက်လုံးများက သူတို့ ထံ ရောက်ရှိလာကြသည် ။

ရီဖူရှင်းကလည်း ထူးခြားသော ပတ်ဝန်းကျင် ခံစားမှုကို ရသည် ။  
အင်အားစု လေးခုက ဤသို့သောနည်းဖြင့် အထောက်အပံ့ ပစ္စည်းများ

ကို ခွဲဝေယူခြင်းအပေါ် အံ့အားသင့်ရသည် ။ တိုက်ခိုက်ရေး သမားများ ထံမှ ရသော ဖိအားများက ပြောနေစရာပင် မလိုပေ။ နိုဘယ်များအား ခွင့်မပြုသည် က မထူးဆန်းတော့ပေ။ ဤသို့သော အခြေအနေမျိုးတွင် နိုဘယ်များက တိုက်ခိုက်ပါက ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်သည် ။ ဤနည်းလမ်းက ထူးဆန်းသော်လည်း ကျိုးကြောင်း ဆီလျော်သည် ဟု ရီဖူရှင်းက ခံစားရသည် ။

အင်အားစု တစ်ခုစီက အဓိက တပည့်တစ်ယောက်နှင့် အကူကိုးယောက်ကို စေလွှတ်ကာ တိုက်ခိုက်ကြသည် ။ သူတို့ က နေရာလေးခုကို လျှောက်သွားကြကာ ရပ်လိုက်ကြသည် ။ ဝမ်ယွီရိုက မြေပြင်တွင် ထိုင်လိုက်သည် ။ တခြားလူများကလည်း ထိုင်လိုက်ကြသည် ။ တခြား အင်အားစုများမှ ကိုယ်စားလှယ်များကလည်း ထိုင်လိုက်ကြသည် ။

ယန်ထန်းက ရီဖူရှင်းအား စည်းမျဉ်းများကို ပြောခဲ့ပြီးဖြစ်သည် ။ စင်မြင့်ပေါ်မှ လူများက အစီအစဉ်အတိုင်း တိုက်ခိုက်ကြမည် ဖြစ်သည် ။ ဥပမာ ယွန်ယွဲ့ကုန်သည် အုပ်စုက ပထမတိုက်ပွဲအတွက် သူတို့ လူများကို စေလွှတ်မည် ဖြစ်သည် ။ ဒုတိယ တိုက်ပွဲက နောက်ထပ် အင်အားစု တစ်ခုမှ ဖြစ်ပေမည်။ ပြိုင်ဖက်ကိုမူကား သူတို့ က မည်သည့် အင်အားစုကို မဆို စိန်ခေါ်နိုင်သည် ။ နောက်ဆုံး ဘယ်သူမှ မကျန်သောအခါ ပထမပြိုင်ပွဲက အဆုံးသတ်မည် ဖြစ်သည် ။

သည် အတော အတွင်းတွင် အဓိက တပည့်က တိုက်ခိုက်မည် မဟုတ်ပေ။ နောက်ဆုံး ကျန်ရှိနေသော အကူများက ဒုတိယ အကျော့နှင့် နောက်ဆုံး အကျော့သို့ ဝင်ရောက်ရမည် ဖြစ်သည် ။ မှန်သည် .. အကူများ အားလုံးက ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ရသည် လည်း ဖြစ်နိုင်ပေသည် ။

ဥပမာ ဝမ်ယွီရိုကသာ ဝမ်မိသားစုဘက်တွင် တစ်ယောက်တည်း ကျန်ခဲ့ပြီး တခြား အင်အားစုများ တွင် အကူများ ကျန်ရှိသေးပါက နောက်တစ်ကျော့တွင် ထွက်ရမည့် အင်အားစုကို ပြောနေစရာပင် မလိုတော့ပေ။ အင်အားစု သုံးခုက ဝမ်ယွီရိုကို ဦးစွာ ဖယ်ထုတ်မည် ဖြစ်ပေသည်။ ထို့ကြောင့် အကူများ ၏ စွမ်းရည်များက လွန်စွာ အရေးပါပေသည်။

"ပြီးခဲ့တဲ့ နှစ်က ယွန်ယွဲ့ ကုန်သည် အုပ်စုက အနိုင်ရတယ်... ဒီနေ့ သူတို့ က ပထမဦးဆုံး စိန်ခေါ်ရမယ်..." စည်တော်ရှေ့မှ လေးယောက်က ဒိုင်များ အဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။

ချက်ချင်းပင် မရေမတွက် နိုင်သော လူများက ယွန်ယွဲ့ကုန်သည် အုပ်စုမှ ဆယ်ယောက်ကို ကြည့်ကြသည်။ ရှမ်းဖေးယူက များစွာသော စွမ်းအားဖြင့် တန်ခိုးရှင်များ နှင့်အတူ အလွန် အားကောင်းသော လူနှစ်ယောက်ကို ဖိတ်ခေါ်ထားသည်။

ထိုအချိန်တွင် ရှမ်းဖေးယူ၏ မျက်လုံးက ဝမ်မိသားစုထံကို တိုက်ရိုက် ရောက်သွားသည်။ ဝမ်ယွီရိုက မျက်မှောင်ကြုတ် လိုက်သည်။ ထိုစဉ်မှာ ပင် လူတစ်ယောက် ရှေ့ကို တက်လာသည်။ ထိုလူက ငွေရောင်ဝတ်စုံကို ဝတ်ထားသည်။ သူ့တွင် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားပြီး ချောမောသည်။

"ကျိုးရှောင်ယွင်..." လူအတော် များများက သူ့အား သိကြသည်။

သူက ဝမ်မိသားစုဘက်ကို ကြည့်သည်။ ရေခဲဓာတ် စွမ်းအင်က ငွေရောင်လှံတံ တစ်လက် ဖြစ်ပေါ်လာကာ သူက ဝမ်မိသားစုဘက်ကို လှုံဖြင့် ချိန်ရွယ်၍ ပြောသည် ... "ကျုပ်က ဝမ်မိသားစုကို စိန်ခေါ်တယ်..."

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ကျိုးရှောင်ယွင်က သူ့အား တည့်တည့် ကြည့်နေခြင်း ဖြစ်သည်။ ယွန်ယွဲ့ကုန်သည် အုပ်စု



က သူ့အား ပစ်မှတ်ထား နေသည် ကို နားလည် လိုက်သည် ။

"ကျိုးရှောင်ယွင်... သိုင်းပညာနှင့် မှော်ပညာ ကျွမ်းကျင်တယ်... သူ့ လှံနည်း စနစ်မှာ ရေခဲဓာတ်ပါပြီး ပြိုင်ဖက်ကို နှေးကွေးစေနိုင်တယ်... တိုက်ပွဲက အမြန်နှုန်း လိုအပ်တယ်... ကျွန်မတို့ က သူ့လှံရဲ့ လှည့်ကွက် ထဲ ကျသွားလို့ မရဘူး..." ဝမ်ယွီရိုက မိမိကိုယ်ကို ပြောနေဟန် ရသော် လည်း သူမက ရီဖူရှင်းတို့ အုပ်စုအား ကြည့်နေသည် ။ သူမက ပြောသ ည် ... "တစ်ယောက်ကို လွှတ်လိုက်..." သူမက ရီဖူရှင်းတို့ အုပ်စု၏ အရ ည်အချင်းကို ကြည့်ရမည်။

"ကောင်းပြီ..." ရီဖူရှင်းက ခေါင်းညိတ်သည် ... "ယူချင်း..."

ယူချင်းက ထရပ်သည် ။ သူ၏ ကြီးမား သန်မာသော ခန္ဓာကိုယ်က လူတိုင်း၏ အမြင်အာရုံကို ကွယ်လုနီးပါးပင်။ သူက လမ်းလျှောက် ထွ က်လိုက်သည် ။

"သတိရပါ... မြန်မြန် အဆုံးသတ်..." ဝမ်ယွီရိုက သတိပေးသည် ။

ယူချင်းက ပြန်မပြောပေ။ သူက ကျိုးရှောင်ယွင်ထံသို့ လျှောက်သွား သည် ။ ချက်ချင်းပင် မရေမတွက်နိုင်သော လူများက သူတို့ နှစ်ယောက် အား ကြည့်ကြသည် ။

ယန်ထန်းနှင့် ယန်ရီတို့ က စိုးရိမ်စွာ ကြည့်နေကြသည် ။ ဤတိုက်ပွဲ က သူတို့ အတွက် အလွန်အရေး ပါသည် ။

မှန်သည် ... ဝမ်လင်းဖန်လောက် စိုးရိမ်သောလူ မရှိတော့ပေ။ လူအု ပ်ထဲတွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှေ့ကို ကြည့် နေသည် ။ သူ၏ အသက်ရှူသံပင် ရပ်သွားသလား ထင်နေရသည် ။ ဤ တိုက်ပွဲက သူ၏ ကံကြမ္မာအား ဆုံးဖြတ်မည် ဖြစ်သည် ။ အကယ်၍

ယူချင်းရှုံးနိမ့်ပါက သူ၏ ဆုံးဖြတ်ချက် မှားယွင်းသည် ဟု ဆိုလိုပေသည်  
။

ဟူး...

ဝမ်လင်းဖန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည် ။ သူ၏  
မျက်လုံးက ဝင်းလက်နေသည် ။ သူက ဤတိုက်ပွဲတွင် အလောင်းအစား  
လုပ်ထားသည် ။

\*\*\*

အပိုင်း (၄၀၅)  
တောင်းပန်ခြင်း

ဝမ်လင်းဖန်က မည်မျှ စိုးရိမ်နေသည် ကို မည်သူမှ မသိပေ။ ဝမ်မိသားစု၏ တစ်ဖက်မှ ယွန်ယွဲ့ ကုန်သည် အုပ်စုမှ ရှမ်းမောင်နှမတို့ ၏ ပုံစံမူကား လွန်စွာ သက်သောင့်သက်သာ ရှိကာ ပြုံးနေကြသည် ။ သူတို့ နှင်ထုတ်ခဲ့သော လူများက ယခု သူတို့ ရှေ့ကို ဤသို့သော နည်းဖြင့် ပြန်ရောက် လာကြသည် ။ သူတို့ က နောက်ထပ် အရှက်ခွဲခံချင် နေပုံရသည် ။ ရှမ်းဟိုင်က သူတို့ မည်သို့ အဆုံးသတ်မည်ကို စိတ်ဝင်စား နေသည် ။

သူ့ဘေးမှ မီးလျှံမိန်းကလေး လျှူလန်နှင့် မှော်နက်ဆရာစုမူတို့ အပါအဝင် တခြား တန်ခိုးရှင်များ အားလုံးက တိုက်ပွဲအား တည်ငြိမ်စွာ ကြည့်နေကြသည် ။ တိုက်ပွဲစင်မြင့်၏ အလယ်တွင် ကျိုးရှောင်ယွင်က သူ၏ လှံကို ဝှေ့ယမ်းလျှင် ရေခဲဓာတ် သဘာဝများ စီးဆင်းသွားသည် ။

သူ့အတွက် ဤတိုက်ပွဲက ယွန်ယွဲ့ပြိုင်ပွဲတွင် ပထမဆုံး တိုက်ခိုက်ဖူးခြင်းလည်း ဖြစ်သည် ။ သည် တိုက်ပွဲတွင် သူ၏ နာမည်အား ယွန်ယွဲ့မြို့မှ လူတိုင်းအား သိစေမည်။

ကျိုးရှောင်ယွင်က သူ၏ လှံဦးကို ယူချင်းဘက်ကို လှည့်လိုက်သည် ။ သူ၏ အနီးမှ လေထုတစ်ခုလုံး အအေးဓာတ်များ ဖြင့် ဖုံးလွှမ်းနေသည် ။ ထို့နောက် ရေဓာတ် သဘာဝများက ရေအသိများ အဖြစ် ပြောင်းလဲသွား

ကာ သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည် ။ ရေခဲအား လှိုင်းများက တိုက်ပွဲစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံ ထားသည် ။

သို့သော်လည်း ယူချင်းက ထိုနေရာတွင် ပင် တိတ်ဆိတ်စွာ ရပ်နေ သည် ။ သူက စကားလည်း မပြောသလို လှုပ်လည်း မလှုပ်ရှားပေ။ ထို အရာက သူက ရုပ်တုတစ်ခု အလားပင်။

"သူက ဘာလုပ်နေတာလဲ..." ဝမ်ယွီရိုက မျက်မှောင်ကြုတ် လိုက်သ ည် ။ ယူချင်းကား လွန်စွာ ကြံ့ခိုင်သန်စွမ်းကာ သိသာစွာပင် သူက သိုင်း ပညာရှင် ဖြစ်သည် ။ မှော်ဆရာနှင့် ရင်ဆိုင်ရာတွင် သူက အမှန်ပင် ရွှေ့ လျားခြင်း မရှိကြ ထိုနေရာတွင် ရပ်နေသည် ။ သူက ကိုယ့်ကိုယ်ကိုယ် အသေခံ နေသည် လား...။ သိုင်းသမားက ဦးစွာ တိုက်ခိုက်သင့်ပေသည် ။ သူက ပြိုင်ဖက်၏ အနီးကို ကပ်နိုင်အောင် ကြိုးစားရမည် ဖြစ်သည် ။ သူက ထိုမျှလောက်ပင် မသိပေဘူးလား...။

သူမက ယူချင်းအား တိုက်ပွဲကို အမြန် အဆုံးသတ်ရန် နှစ်ကြိမ်တိတိ သတိပေးပြီး ဖြစ်သည် ။ သိုင်းပညာရှင်က မှော်ပညာရှင်နှင့် တွေ့သော အခါ အချိန်ဆွဲ တိုက်ခိုက်၍ မရပေ။ အထူးသဖြင့် ရန်သူက ရေခဲဓာတ် သဘာဝကို ကျွမ်းကျင်သောအခါ ပိုမို၍ သတိထားသင့်သည် ။ တိုက်ပွဲ က ကြာရှည်လေလေ အခြေအနေက ပိုမိုဆိုးရွားလေလေ ဖြစ်သည် ။

အင်အားစုလေးခု၏ ပြိုင်ပွဲက လွန်စွာ အရေးပါရာ သူမက ပြိုင်ဖက် မှ တန်ခိုးရှင်များ ၏ စွမ်းရည်များကို သေသေချာချာ လေ့လာထားပေ သည် ။ ထို့ကြောင့် သူမက ကျိုးရှောင်ယွင်၏ တိုက်ခိုက်ရေး နည်းစနစ်ကို နားလည်ပေသည် ။ ဦးစွာသူက မှော်တိုက်ကွက်ဖြင့် ရန်သူအား အေးခဲ လေးလံစေမည်။ ထို့နောက် သူ၏ လှံဖြင့် တိုက်ခိုက်မည်။ သူ၏ မှော်စွမ်းအင်က ရန်သူအား နှေးကွေးထားလျှင် တစ်ဖက်လူက သူ၏ လှံ

ချက်အား ရှောင်ဖယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

"ကြည့်နေဦး..." ရီဖူရှင်းက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ ။ ဝမ်ယွီရိုက မပျော်မရွှင် ဖြစ်ကာ ရီဖူရှင်းအား ကြည့်သည်။ ။ သို့သော်လည်း သူမက ဘာမှ မပြောပေ။ သူက တိုက်ပွဲကိုသာ ဆက်ကြည့်သည်။ ။ သူမက စိတ်မပျက်စေဖို့ သာ မျှော်လင့်သည်။ ။

တိုက်ပွဲ စင်မြင့်က ပိုမို၍ အေးစက် လာသလို ယူချင်း၏ ခန္ဓာကိုယ်အား ရေခဲများက ဖုံးအုပ်လာနေသည်။ ။ ယူချင်းက ထိုနေရာတွင် ပင် ရပ်နေသေးသည် ကို သတိထားမိလျှင် ကျိုးရှောင်ယွင်၏ မျက်နှာတွင် သရော်သော အပြုံးတစ်ခု ပေါ်လာသည် ကာ မှတ်ချက်ချသည် ... "ငါ့ရဲ့ ပထမဆုံး တိုက်ပွဲက ပြိုင်ဖက်က အရူးတစ်ယောက်ဆိုတာ မသိခဲ့ဘူး..." ထို့နောက် သူက ရုတ်တရက် ရှေ့ကို တစ်ဟု န်ထိုး ခုန်ဝင်လိုက်ကာ အော်လိုက်သည် ... "အေးခဲစမ်း..."

ချက်ချင်းပင် ယူချင်းအား ဖုံးလွှမ်းနေသော မြူများက ရေခဲများ အဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်အား ပိတ်လှောင် သွားသည်။ ။ ထိုအဖြစ်က သူ့အား တိုက်ခိုက်ရန်ကိုထား လှုပ်ရှားရန်ပင် မဖြစ်နိုင်သော ပုံဟန်ရှိနေသည်။ ။ သူက လှုပ်ရှားနိုင်လျှင်ပင် သူ၏ လှုပ်ရှားမှုက လွန်စွာ နှေးကွေး သွားမည် ဖြစ်ပေသည်။ ။

"ဝမ်မိသားစုက ဒီလို အရူးကို ဘာလို့ စင်ပေါ်ကို လွှတ်ရတာလဲ..." အားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ။ ဝမ်မိသားစု ခေါင်းဆောင်များ ၏ မျက်နှာများကပင် အနည်းငယ် ပြောင်းလဲသွားကာ ဝမ်ယွီရို ထိုင်နေရာကို လှမ်းကြည့်ကြသည်။ ။ သူမက ဤသို့သော အမှားမျိုး လုပ်မည် မဟုတ်ပေ။ သူက ဤသို့သော လူကို အဘယ်ကြောင့် အသုံးပြုရသနည်း။

ထိုအခိုက်တွင် ဝမ်လင်းဖန်ကား သူ၏ ခန္ဓာကိုယ်က တုန်ယင်လာ ကာ မျက်နှာက ပြာနှမ်းလာနေသည်။ ဘာကြောင့် ဤသို့ဖြစ်ရသနည်း။ ရလဒ်က ဘာကြောင့် ဤသို့ ဖြစ်လာရသနည်း။ သိုင်းသမားက အေးခဲ သွားလျှင် တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် ကျိုးရှောင်ယွင်က ယူချင်းအား လှုံချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်တော့မည် ဖြစ်သည်။ ။

ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ယွီရိုက နောက်ဆုံးတွင် တည်ငြိမ်နိုင်ခြင်း မရှိတော့ဘဲ အေးစက်စွာ ပြောလိုက်သည် ... "အရူး... " သူမက ထိုမျှ မိုက်မဲသော သိုင်းပညာရှင်အား တစ်ခါမှ မမြင်ဖူးပေ။

"ပါးစပ်ပိတ်ထား..." ဝမ်ယွီရိုက ယူချင်းအား ဖော်ကားသည် ကို ကြားလျှင် ရီဖူရှင်းက သူမအား အေးစက်စွာ ကြည့်သည်။ ။

ဝမ်ယွီရိုကလည်း သူ့အား ပြန်လည်၍ အေးစက်စွာ ကြည့်သည်။ ။

ထိုအရာများ အားလုံးက ခဏအတွင်းတွင် ဖြစ်ပျက်သွားသည်။ ။ ယွန်ယွဲ့တိုက်ပွဲ စင်မြင့်တွင် ကျိုးရှောင်ယွင်က မြေပြင်ကို ဆောင့်နင်းက လေထဲကို ခုန်တက်လိုက်လျှင် သူ၏ သေသပ်သော ဟန်ချက်က လှပစွာ ထွက်ပေါ်လာသည်။ ။ သူကား အမှန်ပင် စင်ပေါ်တွင် သူ၏ အရည်အချင်းများကို ထုတ်ဖော်နေသည်။ သူ၏ လှုပ်ရှားမှုများက သူက မိမိကိုယ်ကို မည်မျှ ယုံကြည်မှု ရှိသည် ကို ပေါ်လွင်စေသည်။ ။

ကျိုးရှောင်ယွင် အတွက်မူ ဤတိုက်ပွဲက လွယ်ကူကာ အဓိပ္ပာယ် ကင်းမဲ့လှသည်။ ။ သူ၏ ခန္ဓာကိုယ်အား လေထဲတွင် တစ်ပတ်လှည့်ကာ သူက လှပသေသပ်သော ဟန်ပန်ဖြင့် သူ၏ လှုံ့ရှည်အား ယူချင်း၏ လည်ပင်း နေရာသို့ ထိုးစိုက် လိုက်သည်။ ။ သူက ရန်သူအား တစ်ချက်တည်းဖြင့် အသေသတ် လိုသည်။ ။

"ပျင်းစရာ ကောင်းတယ်..." ရှမ်းဟိုင်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် သရော်သည်။ ယူချင်းက အနည်းဆုံး ခုခံရန် ကြိုးစားလိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း တိုက်ပွဲက လွန်စွာ ပျင်းရိဖွယ် ကောင်းလှသည်။

ဝမ်ယွီရိုက ရီဖူရှင်းအား မကြည့်တော့ပေ။ ထိုအစားသူမက ယူချင်းအား ကြည့်ကာ သူမ၏ ဆုံးဖြတ်ချက်အား နောင်တရနေသည်။ အကယ်၍ ရီဖူရှင်းနှင့် ယူချင်းတို့ ကလည်း ထိုသို့ဆိုပါက စင်ပေါ်တွင် သူမက အရှက်ကွဲ ရပေတော့မည်။

ယွန်ယွဲ့ စင်မြင့်ပေါ်တွင် ငွေရောင် ရေခဲအလင်းတန်းက ယူချင်း၏ ခန္ဓာကိုယ်နှင့် လက်မ အနည်းငယ်မျှသာ လိုတော့သည်။ တိုက်ပွဲက အဆုံးသတ်သွားပြီဟု လူတိုင်းက တွေးလိုက်ကြသည်။ သို့သော်လည်း လှံရှည်က ရုပ်တုအလား ယူချင်း၏ အနီးကို ရောက်လုနီးပါးတွင် အေးခဲနေသော ယူချင်းက ရုတ်တရက် လှုပ်ရှားသည်။ သူမက ထိုမျှ အဓိပ္ပာယ်ကင်းမဲ့သော ပုံစံဖြင့် လှုပ်ရှားခဲ့သည်။ သူမက နောက်ကို တစ်လှမ်းဆုတ်ကာ သူ၏ လက်အား မြောက်လျက် လှံတံအား လှမ်းဆုပ်ကိုင် လိုက်သည်။

"ဟာ..." ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများ ၏ မျက်နှာများက အမူအရာ ပြောင်းလဲ သွားကြသည်။ ဘာဖြစ်နေသနည်း...။ အေးခဲနေသော လူက အဘယ်ကြောင့် လှုပ်ရှားနိုင်သေးသနည်း...။

သူတို့ ၏ အတွေးက စိတ်ထဲ စက္ကန့်ပိုင်းသာ ဖြစ်ပေါ်နိုင်ခဲ့သည်။ ထိုအခိုက်တွင် လှံသွားက ယူချင်း၏ လည်ပင်းကို ထိလုနီးပါးပင်...။ ဆက်တိုက်ပင် ယူချင်း၏ လက်မှ ရောင်စဉ် ရောင်ဝါများ လင်းလက် တောက်ပလာကာ ရေခဲအသိအား ဖျက်ဆီးဖြိုခွင်း ပစ်သည်။ ထို့နောက် သူ၏

လည်ပင်း အနီးတွင် ပင် လှံရှည်က ရပ်တန့်သွားသည် ။ ထိုအရာက လေထဲတွင် ရုတ်တရက် ရပ်တန့် သွားသော်လည်း အရာရာက သဘာဝ ကျကာ ပုံမှန်ကဲ့သို့ပင်...။

လှံရှည်၏ ရှေ့ပိုင်းအား လက်တစ်ဖက်က မြဲမြံစွာ ကိုင်ဆုပ်ထားသည် ။ ကြောက်မက်ဖွယ် လှံချက်က အမှန်ပင် ရပ်တန့် သွားသည် ။ တူညီစွာပင် လှပသော ဟန်ချက်နှင့် ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်ကလည်း လေထဲတွင် ရပ်တန့် သွားသည် ။ သူကား လှံရှည်ဖြင့် ထိုးစိုက်ထားသော ဟန်ပန်အတိုင်း ရှိနေသည် ။ သူက ထိုပုံစံဖြင့် လှပညက်ညော ဟန်ရသော်လည်း အမှန်တကယ်အားဖြင့် သူ၏ မျက်လုံးများက အကြောက်တရားများ နှင့် ပြည့်နှက် နေသည် ။

သူက ထိတ်လန့်ဖွယ် ဘီလူးသရဲ စီးနေသော မျက်လုံးအစုံကို မြင်ရသည် ။ သူက အရူးဟု တွေးထင်ခဲ့သော အေးခဲနေသော ခန္ဓာကိုယ်နှင့် လူက သူ့အား ထိုပုံစံဖြင့် စိုက်ကြည့်နေသည် ။ ယူချင်း၏ တည်ငြိမ်သော မျက်လုံးအစုံက သူ့အား အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စေသည် ။

ခွပ်...

အက်ကွဲသံ တစ်ခုနှင့်အတူ သဘာဝ စွမ်းအင်ဖြင့် ပြုလုပ်ထားသော လှံရှည်က နှစ်ပိုင်းကျိုး သွားသည် ။ အံ့အားသင့် နေရာမှ သတိဝင် လာသော ကျိုးရှောင်ယွင်က လှံရှည်အား လွှတ်ကာ နောက်ဆုတ်ရန် ကြိုးစားသည် ။ သို့သော်လည်း သူ့တွင် ထိုအခွင့်အရေး ရှိပုံမရပေ။

ယူချင်းက ရှေ့ကို တစ်လှမ်းတိုး လိုက်လျှင် သူ၏ လက်ဝါးက တစ်ဖက်လူ၏ အနီးကို ရောက်သွားသည် ။ အလွယ်တကူပင် သူက ကျိုးရှောင်ယွင်၏ လက်မောင်းကို ကိုင်ဆွဲလိုက်သည် ။ ထိုအခိုက်တွင် ကျိုးရှောင်ယွင်က အမှန်တကယ် အေးခဲကာ လှုပ်ရှား၍ မရသော ခံစားချက်ကို ရ



သည် ။ ထိုအခိုက်တွင် ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်က လေထဲကို မြောက်တက် သွားကာ အောက်ကို ကျဆင်း လာပြီး မြေပြင်နှင့် ပြင်းထန်စွာ ထိရှိက်သည် ။

ဘန်း...

လူတိုင်း၏ ရင်ဘတ်ကို တုန်ခါစေသော ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည် ။ ထိုအားက ပြင်းထန်လွန်းရာ ကျိုးရှောင်ယွင်၏ ခန္ဓာကိုယ်က မြေပြင်မှ ပင် ပြန်ကန်ကာ အပေါ်ကို အနည်းငယ် မြောက်တက် သွားဟန် ရသည် ။ ထို့နောက် သူက ထိုနေရာတွင် ပင် မလှုပ်မယှက်တော့ဘဲ လဲလျောင်းနေတော့သည် ။ သူက တိုက်ပွဲ တစ်ပွဲတည်းဖြင့် သူ၏ ထူးခြား ပြောင်မြောက်သော အရည်အချင်းများကို ပြသကာ လူအများကြား ကျော်ကြား လာတော့မည်ဟု စိတ်ကူးယဉ် နေခဲ့သည် ။ ယွန်ယွဲမြို့မှ လူများက သူ့အား အမှန်တကယ်လည်း မှတ်မိကြမည် ထင်ရသည် ။ သို့သော် သူထင်သလို ပုံစံတော့ မဟုတ်ပေ။

ယူချင်းက သူ၏ အုပ်စုထံသို့ ပြန်လျှောက် လာသည် ။ အစကနေ အဆုံးအထိ သူက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ရိုးရှင်းသော လှုပ်ရှားမှု တစ်ခုတည်းက တိုက်ပွဲအား အဆုံးသတ် ခဲ့သည် ။

လူအများ အပြားက ထိုအခိုက်တွင် မှ အံ့အားသင့် နေရာမှ သတိဝင်လာကြကာ ဝမ်မိသားစု ပြိုင်ပွဲဝင်များ ရှိနေရာသို့ လျှောက်သွားနေသော လူငယ်လေးအား ကြည့်လိုက်ကြသည် ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ..." ရှမ်းဟိုင်က ထိုနေရာတွင် ပင် အေးစက်နေကာ အံ့အားသင့် မှ င်တက်နေသည် ။ သူ့ဘေးတွင် ရှမ်းချိန်ကလည်း တိုက်ပွဲစင်မြင့်ကို ကြည့်ကာ ထိတ်လန့် နေသည် ။ ကွာဟချက်ကား ကြီးမား လွန်းလှသည် ။

မှော်နက် ပညာရှင်စီမူ၊ မီးလျှံမိန်းကလေး လျှူလန်၊ မှော်ပညာရှင်ဂူ နှင့် ဓားမိစ္ဆာတို့ က ထူးဆန်းသော အမူအရာများ ဖြင့် ကြည့်နေကြသည် ။ ဤသို့သော မြင်ကွင်းမျိုးကို သူတို့ လည်း မမျှော်လင့်ထားပေ။

တခြား တစ်ဖက်တွင် ဝမ်မိသားစု နေရာမှ ဝမ်လင်းဖန်၏ လက်သီး များ တင်းကျပ်စွာ ဆုပ်ထားသည် ။ သူ၏ ခန္ဓာကိုယ်ကပင် စိုးရိမ်စိတ်များ လွန်းသောကြောင့် တုန်ယင်နေသည် ဟု ထင်ရသည် ။

ငရဲမှ ကောင်းကင်ဘုံသို့ ရောက်ရှိခြင်း...။

သူ၏ အလောင်းအစားတွင် အနိုင်ရခဲ့ပြီကို သူသိသည် ။ ထို့အပြင် ရ လဒ်ကား သူထင်ထားသည် ထက်ပင် ကောင်းမွန်နေသည် ။

"စိတ်ဝင်စားစရာပဲ..." ဝမ်မိသားစုမှ လူများ အားလုံးက ပြုံးလိုက်ကြသည် ။ ပထမတိုက်ပွဲက သူတို့ အား အံ့အားသင့် ဖွယ်ရာများ ပေးသည် ။ ကြည့်ရသည် မှာ ယွီရိုက အမှန်ပင် အမြင်သန် ကာ သူမအား တချို့ ကိစ္စရပ်များ တွင် အမှန်အားကိုး ရပေသည် ။ သူတို့ မသိသည် ကို ထိုအခိုက်တွင် ဝမ်ယွီရိုကလည်း လွန်စွာ စိုးရိမ်ပူပန် နေ သည် ကိုပင်။ သူမ၏ အကြည့်က ပြန်လျှောက် လာသော လူငယ်အား ကြည့်ကာ ထိတ်လန့်မှုမှ သတိပြန် မရသေးပေ။

"တောင်းပန်ပါ..." တစ်ယောက်က အေးစက်စွာ ပြောသည် ။ ဝမ်ယွီ ရိုက မှ င်တက်သွားကာ သူမ၏ ပြန့်ကျဲနေသော အတွေးများကို ပြန်စုစု နည်း လိုက်သည် ။ သူမက ဘေးမှ ရီဖူရှင်းအား ကြည့်လျှင် ရီဖူရှင်းက သူ မအား အေးစက်စွာ ပြန်ကြည့်သည် ။ သူမက ယူချင်းအား အရူးဟု ခေါ် ခဲ့ခြင်းအတွက် ရီဖူရှင်းအား သူမအား တောင်းပန်ခိုင်းသည် ကို သူမသိ သည် ။ သူမက ရီဖူရှင်းအား ကြည့်လျှင် ဘေးနားမှ လူများကလည်း ရီဖူ ရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည် ။ သူက အမှန်ပင် ဝမ်ယွီယိုကို

တောင်းပန် ခိုင်းနေသည်။ ။

"ကျွန်မက စိုးရိမ်သွားတာ..." ဝမ်ယွီရီက လှပစွာ ပြုံးလျက် ပြောသည်။ ။ သူမက အကြောင်းပြချက် ပေးသော်လည်း အမှန်တကယ်အားဖြင့် မတောင်းပန်ပေ။

"ဂူချင်း..." ရီဖူရှင်းက ခေါ်လိုက်ကာ ထရပ်သည်။ ။ ရီဂူချင်းက ချက်ချင်း နားလည်လိုက်ကာ သူကလည်း ထရပ်သည်။ ။

ဝမ်ယွီယို အံ့အားသင့် သွားသည်။ ။ ရီဖူရှင်းအား ကြည့်ကာ သူမက မေးသည် ... "ရှင်တို့ ဘာလုပ်နေတာလဲ..."

"သွားစို့..." ရီဖူရှင်းက ထိုသို့ပြောကာ အမှန်ပင် ထိုနေရာမှ ထရပ်ကာ ထွက်သွားရန် ဟန်ပြင်သည်။ ။ မရေမတွက်နိုင်သော လူများက သူတို့ အား ကြည့်သလို ဝမ်ယွီယိုကား ဘာပြောရမှန်းမသိ ဆွံ့အနေသည်။ ။

ဝမ်လင်းဖန်ကလည်း သူတို့ အား ကြည့်ကာ အံ့အားသင့်နေသည်။ ။ ဘာဖြစ်နေသနည်း။

ထိုအခိုက်တွင် အတွေးများ စွာက ဝမ်ယွီရီ၏ ခေါင်းထဲကို ဝင်ရောက်လာသည်။ ။ သူမက ဒေါသလည်း ထွက်သည်။ ။ ရီဖူရှင်းက လူတိုင်း၏ ရှေ့တွင် အမှန်တကယ် ထွက်သွားနေသည်။ ။ သူမက စိုးရိမ်စိတ်လည်း ဝင်လာသည်။ ။ မည်သို့ဆိုစေ ဤလူများအား သူမက ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ။ ထို့အပြင် ယူချင်း၏ စွမ်းဆောင်ရည် အလွန် ကောင်းမွန် နေသည်။ ။

"ငါတောင်းပန်တယ်..." ဝမ်ယွီယိုက ပြောသည်။ ။ ရီဖူရှင်းက ရပ်လိုက်ကာ ဝမ်ယွီယိုအား တစ်ချက်ကြည့်ပြီး ပြန်ထိုင်သည်။ ။

ယူချင်းကလည်း စင်မြင့်ပေါ်မှ သူ၏ မူလနေရာကို ပြန်ရောက်လာ

သည် ။ သူက ဘာဖြစ်ခဲ့သည် ကို သိရှိဟန် မတူဘဲ ရီဖူရှင်း ဘေးတွင် တိတ်ဆိတ်စွာ ထိုင်သည် ။

ထိုအနီးမှ လူများ အားလုံးက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည် ။ ဤကောင်ကား အမှန်ပင် မာနကြီးပေသည် ။

ရှေ့ကို ကြည့်လျက်ကပင် ရီဖူရှင်းက အေးစက်စွာ ပြောသည် ... "ဒီလို နောက်မဖြစ်ဖို့ ကျုပ်မျှော်လင့်တယ်..." ဝမ်းယိုယိုက သူ့အား ကြည့်ကာ အံ့ကြိတ်လိုက်သည် ။ ထို့နောက် သူမက ပြန်ပြောသည် ... "ကောင်းပြီ..." သူမက လွန်စွာ သဘောမကျသော်လည်း ဘာမှ မတတ်နိုင်ပေ။ ရီဖူရှင်းက လွန်ကဲစွာ မာနကြီးလွန်းလှသည် ။

သူ၏ စွမ်းရည်က သူ၏ မာနနှင့် ကိုက်ညီစေဖို့ သူမက မျှော်လင့်သည် ။

\*\*\*